

All books are subject to recall after two weeks.
Olin/Kroch Library

DEC 11 1995

GAYLORD

PRINTED IN U.S.A.

Cornell University Library
PL 5169.W79L4

Lalang belietrie =Tembung betilk.



3 1924 023 431 665

ech

A. 60.-
463/809

Padmasoesastra, K.



ALBERT RUSCHE & CO.

SOERAKARTA,

1900.

1

ചുനി f 3.--

3.—

3 -

0.50.

1.50

0.25

0.25

0.50

— 11 —

0.50

2, -

1.50

၁၆၁၂ ခု ဇူလိုင်လ ၁၁ ရက်

as ay 75 10 1000 IX

മേ (മേ)

ᠤᠨ ᠪᠠ ᠭᠠᠢ ᠬᠡ

ကျပ်စာပြု၊ အကျဉ်းချုပ်၊ ကျမ်းတော်မူသောအခါ

P. B. XI

BELLETRIE = **கவிதை**

၇ ဇာ ခွံ

කිහි ප්‍රාග්ධන මණ්ඩල

၇၃။ အထိကကံဟာ အသုထိကသုသ(န္တ)ဣဒါ

م.م.

എന്നു വന്നു നോക്കി

ကေ ဟု ဟေ

1893




॥ नमो भगवते वासुदेवाय ॥

ALBERT RUSCHE & Co.

ဟိုကော့ကော့ကော့

അ ഹൃ ഹൃ

1898.



Wason

PL

5169

1V79

L-1

Wirapustaka, naga bchi
(Lajana kalla bchi -
tembung betjik)

101

S

ကလေးတို့၏အားကိုးရမည့် စာအုပ်တိုက်
 စာအုပ်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
 စာအုပ်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
 စာအုပ်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
 စာအုပ်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ကလေးတို့၏အားကိုးရမည့်
 စာအုပ်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ဟာနွဲဟာနွဲဟာနွဲစိုဏ် P W, 213-3 v o. ဟာနွဲ Kw, =
 ဟာနွဲဟာနွဲစိုဏ် = ဟာနွဲဟာနွဲ

എമ്മിനു ത്വരിതപരമായി *Rm. 67 v o.*

၅၅၂ နိဂုံး၌ $Rm. 493-1 = ၅၅၂$ ဟု ရေးပါသည်။

၁. ဟူ၍ဗြိတိသျှ အစိုးရအား ဆိုသော စာအုပ်တစ်အုပ်ကို ဝယ်ယူရန်
 ဆိုရာကား ဟိန္ဒူ မိမိ | 1001 N. 1, 387-5 ဗ ၀.

၆ မဟာဓမ္မိက: မဟာဓမ္မိကပရမာရမာ, K. T. 24
(47) 7.

စာအုပ်အမျိုးအမည်: မြန်မာ့သမိုင်း အုပ်စု: 10 p 34.

[illegible]

എണ്ണ

2. 1990 年 1 月 1 日

မိမိ အဘယ့် အတွက်

မိမိတို့ ကလေးများအတွက်

ശ്രീ. Hanuman.

[illegible]

မာက ၁၆

$$K_{20} = \text{zie (19) } \omega$$

ရဟန်း N. ရဟန်း၏ကျွန်း K.

a. අනන්තකුමාරයාගේ ප. 1. 199-2.

b. שמעון ורחל Schm. Verh. Krâmâp. 64-10.

^cရဘေး၏ရဟူ၍အိမ်ကပ်တွဲသမီးပွရှိ၏။

d. စာအုပ်၏အမျိုးအမည်: စာအုပ်၏အမျိုးအမည်ကိုအတိအကျဖော်ပြပါ။

יך חתם

သောတိယသောဘိဇာတိတ္တဘုရားရှိသာရသ၊ ချံသာသာယာဝေသာရိသာ
 သဒ္ဓိရသာဝဏ္ဏ၊ ဝေသာဝဏ္ဏသန္တဝိတိ၊ ဝေသာဝဏ္ဏသန္တဝိတိ
 သာဝဏ္ဏသန္တဝိတိ *J. Br. 43-8.*

ရသာရသာ = နီမြို့

ဟာကုသုဒ္ဓါနိကာယ၊ အာရုံစုကုသုဒ္ဓါနိကာယ၊ ဟိရုသုဒ္ဓါနိကာယ၊ ဟိရုသုဒ္ဓါနိကာယ 1001

אחרי

b ယက ဘိယက ဘိဏိယယ၏၊ ဘက ဘိ(ဗြဟ္မဗျ)ဘ H. S.
95 p 9.

၁. ရဟန်းတို့သည် ဤသို့ ဆိုသည်။ ဤသို့ ဆိုသည်။ ဤသို့ ဆိုသည်။
H. S. 258 p 5.

හා පිඬාග්‍රහණයක් සම්ප්‍රධානි, අනා, අනා, හි අනුක
 ලා, **M. M.** 9-7.

Dr. W.

အဘူလား : ဟံင်မာလကရသမာရကသံးမိဂ်ကိ P. 1, 67—6.

1001 N. II 481-
3 v. 0,

1001 N. II, 287-8.

၏ ယံသိပ္ပာယ်၌ ရှေ့ဘက် = ရှေ့ဘက်သို့
ဟောကွ N. ကွယ် K. ကွယ်လွန် KI. ဘုံစိုက်ဦး

- မိမိ N. ပြဿနာ K. ဘုံကလျ

ရယူ(ဧ)ရယူသလအကိရုလူ၊ ဘယပြုမိက၊ ပြုမိကဘုမိမိ

မူရယသမ္ဘူတိ၊ P. II, 214-6 v. o.

ဟူ၏၊

ဟူ၏ဟူ *niet* ဟူ၏ဟူ ဟူဟူ၏ဟူ ပာဗဟူ 4. P. I.

ဟူ၏၊

a ဟူ၏ဟူ ဟူ၏ဟူ . . . ဟူ၏ . . . ဟူ၏ဟူ . . .
ဟူ၏ဟူ . . . 4s. 199 - 4.

b. ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *Indj. II, 48 (44).*

c ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *id 94 (29)*

d ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *id 28 (24).*

e ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ ဟူ၏ဟူ
ဟူ၏ဟူ *Walbeehm.*

හා හුණු පාතරයකට වියළුණු ගුණ (බි) | of සැසි ගුණ (බි) |
maar හා හුණු පාතරයකට වියළුණු ගුණ (බි) සැසි ගුණ (බි) | of හා
 වියළුණු ගුණ (බි) | *J. Z. I. 101-2 v. o.*

g හි ගුණ පාතරයකට වියළුණු ගුණ (බි) හා හුණු ගුණ (බි) *id*

h සැසි ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) |
 සැසි ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) | *J. Z. L. T. H.*
Maajer 74-1 v. o.

i. හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) |
El. Al. S. K. 29-1 v. o.

j. හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) |
 හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) | *Ned Ind. W. III, 103-1*

k. හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) |
 හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) | *Seh verh. 3. 7.*

l. හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) | *id 173. 2.*

m. හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) |
 හා හුණු ගුණ (බි) හා හුණු ගුණ (බි) හා හුණු ගුණ (බි) | *4s. 237-7 v. o.*

၈. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၉. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၀. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၁. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၂. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၃. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၄. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၅. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၆. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၇. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

၁၈. ခြောက်သွယ်သောသိပ္ပံကျ၊ | = သရဇာသယကျ၊ | သင်္ကေတ
 နိဗ္ဗာနသရဇာသယသတ္တံသတ္တံကျကျကျကျ 1001 N. I, 224-8

မာနီ 1001 N. 1, 492-6.

ရဟယကျ

ဟာဒ်သယုပသယုပိရဟယကျဟိရဟံသရဟယကျဟာယိဟာ
 ဟာယိဟာသဟိဟာယိရဟယကျဟိရဟံသရဟယကျဟာယိဟာ *Oem.*
J. 111, 50-4

ဟာယကျ

ဟာယကျဟာသရဟယကျဟာသရဟယကျဟာသရဟယကျ *J. Z. I, 206-1*
zie ဟာယကျ

ဟာနီ N. ဆကျ R. ဟာယ *Tomb.*

a. ဆကျဟာသရဟယကျဟာသရဟယကျဟာသရဟယကျ
 1001 N. 11, 486-5.

b. ဟာယကျဟာသရဟယကျဟာသရဟယကျ *Rm. 190-4 v. o,*

c. ဟာယကျဟာသရဟယကျဟာသရဟယကျ *12 Verh 76 (8)*

d. ဟာယကျဟာသရဟယကျဟာသရဟယကျဟာသရဟယကျ
 ဟာယကျဟာသရဟယကျဟာသရဟယကျ *J: Br: 332, 2 v. o*

e. ဟာယကျဟာသရဟယကျဟာသရဟယကျဟာသရဟယကျ
 ဟာယကျဟာသရဟယကျဟာသရဟယကျဟာသရဟယကျ
 ဟာယကျဟာသရဟယကျဟာသရဟယကျဟာသရဟယကျ

၏ရူပသီလသျှ နာရယသမာဓိပိတ္တိရဏာသမာဓိရဏသျှ
1001 N. II, 257-3 v. ၀.

f. သပိဏ္ဍိတိရဏသီလသျှ ရဏာသပိဏ္ဍိတိရဏသျှ
သပိဏ္ဍိတိရဏ 1001 N. II, 97-8 v. ၀.

ရဏာရဏသျှ

a. သရဏသီလသျှသံသန္တရိယျ ရဏာရဏသျှ
သပိဏ္ဍိတိရဏသျှ သပိဏ္ဍိတိရဏသျှ
P. II, 290-9.

b. သာသနသပိဏ္ဍိတိရဏသျှ သပိဏ္ဍိတိရဏသျှ
ရဏသီလသျှ ၁. ၆, 10.

c. သာသနသပိဏ္ဍိတိရဏသျှ သပိဏ္ဍိတိရဏသျှ
ရဏသီလသျှ ၁. ၆, 10.

d. ရဏာရဏသျှ သာသနသပိဏ္ဍိတိရဏသျှ
ရဏသီလသျှ သပိဏ္ဍိတိရဏသျှ
M. M. 43. 2.

e. ရဏာရဏသျှ သာသနသပိဏ္ဍိတိရဏသျှ
ရဏသီလသျှ H. ၁. 103 p 1.

မိမိကောသလသက္ကရာဇ် ၁၀၀၁ ခုနှစ် ၁၀၀၁ N II 224 i
 မိမိကောသလ H S. 208 p 17 xie ကောသလ

Voorb မာရုဗာသမာဓိသမာဓိကောသလ
 မာရုဗာသမာဓိကောသလမာရုဗာသမာဓိကောသလ
 မာရုဗာသမာဓိကောသလ

မာရုဗာသမာဓိကောသလ H 8 191 p 14 P. L I, 183-
 3 v o

မိမိကောသလ

မိမိကောသလမာရုဗာသမာဓိကောသလမာရုဗာသမာဓိကောသလ
 မိမိကောသလမာရုဗာသမာဓိကောသလ 1001 N. II, 152-9 v o
 မိမိကောသလမာရုဗာသမာဓိကောသလ P L I, 166-7.

မိမိကောသလ

မိမိကောသလမာရုဗာသမာဓိကောသလမာရုဗာသမာဓိကောသလ
 မိမိကောသလမာရုဗာသမာဓိကောသလ J. W. 7 7.

မိမိကောသလ

မိမိကောသလမာရုဗာသမာဓိကောသလမာရုဗာသမာဓိကောသလ
 မိမိကောသလမာရုဗာသမာဓိကောသလ 1001 N. I,
 170-12,

(8) Belletrio

ဟူသ်

ဟာတာစွိဟူသ်သ်ဟူစွိတာဟူသ်သ်ဟူစွိ
 နိဗ္ဗာန်ဟူသ်သ်ဟူစွိဟူသ်သ်ဟူစွိဟူသ်သ်ဟူစွိ
 ဟူသ်သ်ဟူစွိဟူသ်သ်ဟူစွိဟူသ်သ်ဟူစွိ *Oem J. III,*
 150 - 2 v. o.

ဟူသ်

ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ
 ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ
 ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ

ဟူသ်

ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ *Ind II, 469 (3)*

ဟူသ်

ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ *Indj*
 II, 395 (4)

ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ
 ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ
 ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ *id, 150 (7)*

ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ
 ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ
 ဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိဟူသ်ဟူစွိ *B. T S 494 - 3 v. o.*

ဟူသ်

ရကားရဟရယဏ္ဍိယသိပ္ပန္နံ id 506-1.

သုဘယဟာသဟာက ရဟံသိပ္ပ ရကား ရဟာသဟာသိပ္ပန္နံ
သု Indj. II, 415 (4)

ရကားရကား ရဟမိဘဟာဏ္ဍိယ: သုဟိပ္ပန္နံ ရဟာရဟ
ရဟမိပ္ပ Indj. II, 415 (4)

သုဟာရက ရဟာရက ရကားရဟမိဘဟာဏ္ဍိယ
သု Indj. II, 343 (4)

ဟာသိပ္ပ

ရဟမိဘဟာဏ္ဍိယ ရဟမိဘဟာဏ္ဍိယ
ဟာရက ရဟမိဘဟာဏ္ဍိယ B. T. D. 464-2.

ဟာသ en ဟိကာဏ္ဍိယ

ရဟရဟမိဘဟာဏ္ဍိယ ရဟမိဘဟာဏ္ဍိယ
ဟာရက ရဟမိဘဟာဏ္ဍိယ ရဟမိဘဟာဏ္ဍိယ
ဟာရက ရဟမိဘဟာဏ္ဍိယ ရဟမိဘဟာဏ္ဍိယ
ဟာရက ရဟမိဘဟာဏ္ဍိယ ရဟမိဘဟာဏ္ဍိယ

ဟာရက ရဟမိဘဟာဏ္ဍိယ Indj. II, 349 (10)

ဟာရက ရဟမိဘဟာဏ္ဍိယ N. သုဟာရက ရဟမိဘဟာဏ္ဍိယ K. | ဟာရက ရဟမိဘဟာဏ္ဍိယ |

ဟာရက ရဟမိဘဟာဏ္ဍိယ ရဟမိဘဟာဏ္ဍိယ ရဟမိဘဟာဏ္ဍိယ

[illegible][illegible]

ကျလေသရဇာယသန္တိလေတ္တိဿာရဇာယရဇာယသမ္မာအဏိယဉ္ဇ J.
Z. II, 24.16 v o.

မာဏယုဒါနိယံ = ဤမာဏနိယံ B. T. D 335 12.

Schm. Verh. I, 107 8 v. o.

Indj II, 434 (10)

(မြတ်ဗုဒ္ဓ) Rm. 428-10.

மாண்புமிகு பேரவைத் தலைவர்: **KN,**

ബുദ്ധ്

ഗുണമെന്നു

மாநிலம்

പി. യ. എസ്. ഐ. ഐ.

ဟူ၍၊ ယာဇ်ဇိဇာယ၊ ယာဇ်ဇိဇာယ၊ ဇိဇာယ၊ ဇိဇာယ၊ *J. Z. I, 380-10.*

ဇိဇာယ၊

ဇိဇာယ၊ ယာဇ်ဇိဇာယ၊ ဇိဇာယ၊ *P. I 393-10 v. o. zie*

ဟူ၍၊

ရဟာယ = ဇာယုဇ် *Bat verh 2e. deel 68-2 v. o.*

ဇိဇာယ၊

ယာဇ်ဇိဇာယ၊ ယာဇ်ဇိဇာယ၊ ဇိဇာယ၊ *P. W. 29.*

7 v. o. zie ဟူ၍၊ ဇိဇာယ၊ ဇိဇာယ၊

ရဟာယ၊

ရဟာယ၊ ရဟာယ၊ ရဟာယ၊ *en* ရဟာယ၊ ရဟာယ၊ ရဟာယ၊

ရဟာယ၊ *Sh J. Z. I, 357-11.*

ရဟာယ၊ ရဟာယ၊ ရဟာယ၊ *ens* ရဟာယ၊ *Sing P, 152 3.*

ဟာဇ်

ဟာဇ်၊ ဇိဇာယ၊ ဇိဇာယ၊ ဇိဇာယ၊ ဇိဇာယ၊

ဟာဇ်၊ *W W. 48 10 v. o*

ဟာဇ်၊ *en* ဇိဇာယ၊

ဟာဇ်၊ ဇိဇာယ၊ *zie* ဟာဇ်၊ ရဟာယ၊

ဟာကုလကုလ

ဟာကုလကုလပိ(ပုကထိပိ) ဟု(ဗျ)ရဟာဟာကုလကုလပိ(ပု

B T D. 507-9 v o

ဟိ(ဗြ)

ဟဟဟဟဟိ(ဗြ)ရဟ J. W. 67-14.

ရဟာရဟာ enz.

သေဝါကကကဟဟိ(ဗြ)ကကကကကရဟာရဟာရဟာရဟာ သေဝါက
ကရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာရဟာ P. I,
2-8.

ဟ(ဗြ)ဟိ(ဗြ) = ဟ(ဗြ)ဟဟ(ဗြ) of ဟ(ဗြ)ဟဟ(ဗြ)

ဟိ(ဗြ)ဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)
ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)
ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)

ဟဟ(ဗြ)

ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)
ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)
ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)
ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)ဟဟ(ဗြ)

(4) Bellotria

ကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်များကို 1001 N. I, 168-10 v. o.

၆ ဟာဆီဇ်ကီး သမ္မတရဟာကျ P. L. I, 75-1 v. o.

၇ ဘာဂရဟာကျ ဟိုဒီဗီဗုကျ . . . ဟိဗျ

ဟံသာက

ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ J. Z. II, 246-11 v. o.

ဟာဂရဟာကျ = ဟာဂရဟာကျ

ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ P. I, 59-1.

ဟာဂရဟာကျ N. ဟာဂရဟာကျ K. ဟာဂရဟာကျ Kw.

ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ T. D. 5917 v. o.

ဟာဂရဟာကျ ?

ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ ဟာဂရဟာကျ
ဟာဂရဟာကျ

ရသံ ၁ ရကြံ ၁

ဟံ့ ကျံ ကာ စုံ ဟ = မိဇ်

အဘဏ္ဍာ

අනන්ත අප්‍රාහ්මික බ්‍රිතාන්ත කාඩ්, ලාංකික, හා භූගෝල
 කතා අනුකූල, හා සාහසික අප්‍රාහ්මික බ්‍රිතාන්ත කාඩ්, ලාංකික
 හා, 1001 N. II, 628-7 v. o.

အကျဉ်းချုပ်

[illegible]

ਅੰਗ = ਪਾਤਸ਼ਾਹ

ਨਿਰਾਕ = *Nirwana*

[illegible]

မိမိ၏ အသံကို ချစ်သူတို့၏ အသံနှင့် ခြုံငုံ၍

12 verk 76 (11).

සිග්ග් 216 ග්ලාප්

നവം

[illegible]

၇၈၁၂၁၁၂

[illegible]

အံ့သြ

မာဏာဏာ ဟာ အဏိအာဏာ အဏိမာယ ဟူ၍ *Indj. II. 8 (12)*

ॐ

[illegible]

[illegible][illegible]

၁. ဟူဟူရယ်၊ ဟူဟူရယ်၊ ရယ်၊ ရယ် P. 201-7.

ထက်မှ ထက်မှ ရှိမှ ရှိမှ J. W. 134 (24) 5.

۱۰۰۰
 ۱۰۰۰

P. I., 236-11 v. o.

၇၁၂ (၆)

[illegible]

[illegible]

၁။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၂။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၃။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၄။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၅။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၆။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၇။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၈။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၉။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။
 ၁၀။ ငါတို့အား ချီးမွမ်းသော ဘုရားကို
 ချီးမွမ်းပါ။

ဟိ ဘုံ

ပြောဆိုပါ။

(၅) အနိမ့်ပတ်ဝန်းကျင်ရှိ မိသားစုများအတွက်

மாட்டா

သက်သေပြချက်များ

သ.ဂါ.က.မ.ဟ.မ.ရ.က.ဂါ.မ. P I, 154-9 v o.

မာဝိယ

မာရ်သီဗီဗျဉ်းရုဏ်း

ရသားကြ

ဟာရ(ဗြာ)ရိပိဏ္ဍ

ဟာရိပိဏ္ဍာယ အပိဏ္ဍ B T. D 465 - 1

ဟာရိယာရိ

ဟာရိယာရိဗျဗျာရိ / ခိဏ္ဍ

သုယ

သုယဟာရိပိဏ္ဍာ

ခိဏ္ဍ

ခိဏ္ဍပိဏ္ဍာ

ဘာရိ

ဟာရိယာရိဗျဗျာရိ B D. T 464-2 v o

ဟာရိယာရိဗျဗျာရိ ခိဏ္ဍာရိ id 428-8 v o.

ဟာရိယာရိဗျဗျာရိ ခိဏ္ဍာရိ ခိဏ္ဍာရိ ခိဏ္ဍာရိ ခိဏ္ဍာရိ

ခိဏ္ဍာရိ ခိဏ္ဍာရိ ခိဏ္ဍာရိ ခိဏ္ဍာရိ ခိဏ္ဍာရိ

ခိဏ္ဍာရိ id 465 3 v. o.

ဘာရိ

ဘာရိဗျဗျာရိ ခိဏ္ဍာရိ Tj. R.

ဘာရိဗျဗျာရိ ခိဏ္ဍာရိ

(၆) Belletrie.

ရသး

ရသး၏၏၏၏ B. T. D. 465-2

ကျွဲ

ကျွဲ၏ကျွဲ T. R.

ကျွဲ

ကျွဲ၏ကျွဲ၏ကျွဲ၏

ကျွဲ၏ကျွဲ၏ကျွဲ၏

ကျွဲ

ကျွဲ၏ကျွဲ၏ကျွဲ၏

ကျွဲ၏ကျွဲ၏ကျွဲ၏

ကျွဲ

ကျွဲ၏ကျွဲ၏ကျွဲ၏

ကျွဲ

ကျွဲ၏ကျွဲ၏ကျွဲ၏ of ကျွဲ၏ကျွဲ၏

ကျွဲ

ကျွဲ၏ကျွဲ၏ကျွဲ၏ of ကျွဲ၏ကျွဲ၏

ကျွဲ၏ကျွဲ၏ကျွဲ၏ B. T. D. 465-2.

ကျွဲ၏ကျွဲ၏

ရသေ့ကြွ

ယသေ့အက္ခရာအဓိပာယ်အရပ် of ပိတောက်သံသရာ

သီရိဗုဒ္ဓ

သီရိဗုဒ္ဓအက္ခရာအဓိပာယ်

သီရိဗုဒ္ဓ

သီရိဗုဒ္ဓအက္ခရာအဓိပာယ် of ပိတောက်သံသရာ

ဗုဒ္ဓ

ပဗ္ဗသီရိဗုဒ္ဓ

ရသေ့ရသေ့အက္ခရာ

ရသေ့ရသေ့အက္ခရာအဓိပာယ် of ပိတောက်သံသရာ

ပိတောက်သံသရာ

ပဗ္ဗသီရိ

ပဗ္ဗသီရိအက္ခရာအဓိပာယ် of ပိတောက်သံသရာ

ပဗ္ဗသီရိ

ပဗ္ဗသီရိအက္ခရာအဓိပာယ် *Tj. R.*

ပဗ္ဗသီရိအက္ခရာအဓိပာယ် *P. I. 23-10 v. 0*

ပဗ္ဗသီရိ

ပဗ္ဗသီရိအက္ခရာအဓိပာယ် *Tj. R.*

ရသး

ကရိုဗိသ်ဂိလ္လယုဉာဏျ of ယာဏ်ရသရသ်ရသရသ်

ရသရသယဉာဏျ

ရသရသယဉာဏ်ဂိလ္လယုဉာဏ် P. I, 23-10 v. ၀

ယဉာဏ်

ယဉာဏ်ဂိလ္လယုဉာဏ် Tj. R.

ပုဏ္ဏဉာဏျ

ယဉာဏ်ဂိလ္လယုဉာဏ်

ပိပိ

ယဉာဏ်ဂိလ္လယုဉာဏ် of ယာဏ်ဂိလ္လယုဉာဏ်

ယဉာဏ်

ယဉာဏ် of ယာဏ်ဂိလ္လယုဉာဏ်

ယဉာဏ်

ယဉာဏ်ဂိလ္လယုဉာဏ်

ယဉာဏ်

ယဉာဏ်ဂိလ္လယုဉာဏ် of ယာဏ်ဂိလ္လယုဉာဏ်

ယဉာဏ်ဂိလ္လယုဉာဏ် B. T. D. 464-1 v. ၀

ယဉာဏ်

ရသား(က)

ရသားကယုဉ်ပုသး၏ of မာဗုလ်ကယုဉ် of မာဗု
ကထိမာဗုကယုဉ်ပုသး

ကယုဉ်

ကယုဉ်ပုသးကရကယုဉ်ပုသး

ရသားရသား

ရသားရသား ၅၅ပုသး

ကယုဉ်

မာဗုလ်ပုသးကရကယုဉ်ပုသးကရကယုဉ်ပုသးကရကယုဉ်ပုသး

မိကကရိ

မိကကရိ of မိကကရိ မိကကရိ Bat verh 2e deel 131-10

မိကကရိ

မိကကရိ of မိကကရိ = မိကကရိ B. T. D. 303-10
v. o en 533-6

မိကကရိ: မိကကရိ enz. Voorb:

မိကကရိ 10 a 3 = 30 cts.

မိကကရိ 10 a 5 = 50 „

မိကကရိ 20 မိကကရိ 80 cts.

ကျပ်စာ = ကံကပ်စာ

သုတိဿပရိယာယ်ကောလိယနာမဂေါတမိ 1001 N. II, 582 10 ဘ.ဝ.

$$2100000 = 2100000$$

බාහිර ලෝකයෙන් ලැබෙන බැවින් B. T. D 527 - 4 v. o.

သော စုပေါင်းစုစုပေါင်း

သရဏသုတ်၊ နိကာယသုတ်၊ ရမ ၄၁၁ - ၂ ဝ ၀။

သံသယမရှိဘူးလား ?

പിറ്റേയുടനീളം അപ്പൻനിന്നും പിറ്റേയുടനീളം: ഇതാണുതന്നെ
 M. M. 16-11 v. o.

သောလှပီလော

သောသတ္တရာတရားဟောကြားရာတွင် နိဗ္ဗာန်ရရှိရန်အတွက် နိဗ္ဗာန်ရရှိရန်အတွက် နိဗ္ဗာန်ရရှိရန်အတွက် D. W. 121-1

သောတာပန် နှစ် ခု ပေး လျှင် J. Z I, 113 - 7 ဖ ၀

[illegible]

ရသေ့စု = သီရိသီရိသီရိ P. L. II, 287 - 2.

၇၇၂ N. ကေလိ၊ K.

စီမံကိန်းအဖွဲ့ကလည်းကောင်း၊ အခြားအဖွဲ့အစည်းကလည်းကောင်း၊

ဘဝံ

ကေယသ | = ခိပိတ္တ | ကျသ | = ဟူဂိ | ကျသယံ
 ကေတ္တက | = ပိဋိပ္ပ | မံကော | = ဟူဂိ |
 ကိစ္ဆုး ကိစ္ဆုး | = ဗဟိတ္တ | ဗသ
 ဗေဗာဏ | = ဗာမိတ္တ | ဂုဗ္ဘာဏ | = ပိဋိပ္ပ | ကျသယံ
 အဟူာ | = ဟူဂိ | ဟူာ | = ဗာမိတ္တ | ကျသယံ
 || ဟူဂိ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ
 ကိစ္ဆုး ဂုဗ္ဘာဏ ဗဟိတ္တ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ
 ဗာမိတ္တ ကိစ္ဆုး ကိစ္ဆုး ကိစ္ဆုး ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ
 ကေယသ : ခိပိတ္တ ကိစ္ဆုး ကျသ : ဂုဗ္ဘာဏ ဂုဗ္ဘာဏ
 ကေတ္တက : ဗဟိတ္တ ကိစ္ဆုး ပိဋိပ္ပ
 ဂုဗ္ဘာဏ (ဂုဗ္ဘာဏ ဂုဗ္ဘာဏ : ဂုဗ္ဘာဏ ဂုဗ္ဘာဏ ကိစ္ဆုး ကေတ္တက
 Kwo ဗာမိတ္တ
 မံကော : ဟူဂိ ကိစ္ဆုး
 ကိစ္ဆုး ဗဟိတ္တ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ
 ဗေဗာဏ : ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ
 ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ ဂုဗ္ဘာဏ
 အဟူာ : ဟူဂိ ကိစ္ဆုး ကိစ္ဆုး အဟူာ ဂုဗ္ဘာဏ ဂုဗ္ဘာဏ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ဘဝ

ဗျဉ်း ခြိုက်ဘာ၊ ဟာယဟာယ ဟာယဟာယ၊

။ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ
 ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ
 ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ
 ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ
 ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ
 ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

။ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဟာယဟာယ ဟာယဟာယ ဟာယဟာယ ဟာယဟာယ

ဘဝ

ပမာဏ၌ ဤဗြဟ္မာဏီ၊
 ပါမိသျှ ဂုဏ်ဂုဏ်ကျ
 ဘိက္ခုကျ ဟာမိကျ | ၁/ ပမာဏ၌ | ဘိက္ခု
 ကျဂိုဏ်း ဗြဟ္မာဏီ
 ဂိုဏ်း၊ ဗြဟ္မာဏီဗိက္ခု
 ဂိုဏ်း၊ ဗြဟ္မာဏီဗိက္ခု
 ဗြဟ္မာဏီဗိက္ခု ဗြဟ္မာဏီ

ဘဘဝက ဘဘဝက ဗြဟ္မာဏီဗိက္ခု ဗြဟ္မာဏီဗိက္ခု *Indj.*
 11, 365. (83) *Hontj.* 1, 17-11.

ဘဝဂိုဏ်း

ဘဝဂိုဏ်းဗိက္ခုဗိက္ခုဗိက္ခုဗိက္ခု *N. W 75 p 15.*

ဘိဗ

ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက
 ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက 1001 N. II, 234-11 v. 0.

ဘဘဝက *en* ဗုဏ်

ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက
 ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက ဘဘဝက *B. T. D. 419-3 v. 0.*

ဘဏ္ဍာ၏ *zie* (မြို့စား) ၊

ယူချေ

ဟံကကွယ်သယူချေ ဟာယဟိသယာကရက္ခ *Inij II, 411 (12)*

ဘဏ္ဍာ = အေဇ္ဇာ

ဤဘဏ္ဍာ သရဇာယဟိကိသယူချေသ၏၏ယံ၏ယံသ
ဟံ ဟာယဟိ အကိရက္ခ၏က ဘွယ်ယဟိသယဟိသ
ဟိ *R. S 383-5 v o.*

ဘဏ္ဍာ၏ *zie* အေဇ္ဇာ

ဘဏ္ဍာအေဇ္ဇာ = ယဟိသ

သယူချေဟာကရက္ခ၏ဘဏ္ဍာ ဘဏ္ဍာအေဇ္ဇာသိက္ခဏိ ဟိသ
ယဟိကရက္ခ *P Dj 12-2 v. o*

ဟာဇ္ဇာကရက္ခဤသိက္ခဏိ ဟာဇ္ဇာကရက္ခသိက္ခဏိ ဤ
ဟာဇ္ဇာကရက္ခ *ib 202-10 v o.*

ယူချေသယူ

သိက္ခဏိအေဇ္ဇာသိက္ခဏိဟာဇ္ဇာကရက္ခသိက္ခဏိ
ဘာကရက္ခသိက္ခဏိကရက္ခသိက္ခဏိ သိက္ခဏိသိက္ခဏိ
ဟာဇ္ဇာသိက္ခဏိ *Z II, 218-11*

ဟာဇ္ဇာသိက္ခဏိကရက္ခသိက္ခဏိ သိက္ခဏိသိက္ခဏိ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

မုက္ခရမာယနိဗ္ဗာန်

မုက္ခရမာယနိဗ္ဗာန် 1001 N. II, 310-11 v o
ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o
ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o
ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

ဗြဟ္မာရမာယနိဗ္ဗာန် 1001 N. II, 310-11 v o

| ခါးစိုက်ရာသီလက အသေအကြီးတံဆိပ်ကပ်ရမည်ကို
ကပ်ရမည် *Kw = ပြဿနာ* en ကပ်ရမည်

ရမည်ကပ်ရမည်ကပ်ရမည် ပြဿနာကပ်ရမည် ကပ်ရမည်
ကပ်ရမည်ကပ်ရမည် *B T. D. 602-2*

ရမည်ကပ်ရမည် *N. ရမည်ကပ်ရမည် K. ပြဿနာ* KI.

ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည် ကပ်ရမည်
ကပ်ရမည် *J. Z I, 376-9. en J. Br.*

ကပ်ရမည်

ကပ်ရမည်ကပ်ရမည်ကပ်ရမည် *J. Z. R. 369-3 v. o*

ကပ်ရမည်ကပ်ရမည်ကပ်ရမည် *Dr. W 6-3.*

ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်
ကပ်ရမည် *1001 N. I, 406 3.*

ကပ်ရမည်

ကပ်ရမည်ကပ်ရမည်ကပ်ရမည် = ပြဿနာ *1, As. 6-6 v. o en*
Koeroep 5-6 v. o.

ကပ်ရမည်ကပ်ရမည် *zie* ကပ်ရမည်

ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်
ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်ကပ်ရမည်

[illegible][illegible]

၇၈၈၁ ဂဏာ
 ၇၈၈၁ ၇၈၈၁ ဂဏာ *zie* ၈၈၇၈
 ၈၈၇၈ *zie* ၈၈၇၈
 ၈၈၇၈
 ၈၈၇၈ *P. I, 163-1. zie* ၈၈၇၈

କାଁ କାଁ କାଁ

කැපී කැපී කැපී කැපී කැපී H. S. 17 p 18 of කැපී කැපී කැපී කැපී කැපී
id 125 -

$$\text{ආර්ථික වගකීම} = \text{වගකීම}$$

ပရဟိတသမဂ္ဂအသင်းမှ အထွေထွေအမည်အားဖြင့် မရရှိပါ။

$$\text{ကံ၏ သာသနာ} = \text{ပြဿနာ}$$

Om J. I, 236 en Bloeml. c Poensen 134—3

கனியியு 219 டா(கி

അവ
ദ്

[illegible]

ඉහත සඳහන් කරුණු අනුගමනය කිරීමෙන් පසු, ප්‍රතිචාරය ලබාදීමට සූදානම් වන බව ප්‍රකාශ කළේය.

[illegible]

ශ්‍රී ලංකා කොමන්වෙල්ත P. I, 199-5 v o

ဆိုလေ၊ မိလိပ်စုသား၏စုသား၏အမည်ကြည်လှ။ B. T. D. 543.
 12 ခ ၀ ၊ ဆိုလေ၊ အသားသားသား။

ရကြွေးရသေးသော သို့မဟုတ် နှစ်စဉ် ပြုစုသော သို့မဟုတ် ပါးစပ်
en As. 242. zie ဟာရ် *en* ဟာရ်

ရကဏိယဂုဗ္ဘာရမာဗ္ဗဏှ ဟံဂေါဓဂေါဓဗ္ဗာဏှဋီဗျာ P.
W. 192 p 4. | ဩရမာဓာဏိဂေါဓာဓာဏိဋီဗျာဏိ IV. |

എന്നു തന്നെ പാലം പാലം നന്ന **K. 8. 12—8.**

မိကံ ဇာကံ ဘျ = ဧကံ ဘျ (= *de polys*)

စက်ယံ၊ စုက၊ စုက၊ ဗျာက၊ သာသနိယ၊ သာသနိယ၊ သာသနိယ၊ 1001 N. II,

[illegible]

စုဘဒ္ဒကဏ္ဍိယဝဂ်၊ နှစ်ရာသီလယ်တွင် စုဘဒ္ဒကဏ္ဍိယဝဂ်၊
P. 392-10

၂၇၆-၇ ဝ. ၀. Rm ၂၇၆-၇ ဝ. ၀.

ਅਧਿਕਾਰਕ ਅਧਿਕਾਰੀ en ਅਧਿਕਾਰਕ P. S. druk, 6.
5 en 1 v. o, en 7. 2

စုကောစုပာ ^N သရဏသုတ္တံ ^K ဘုံစိတ္တ

အကျယ်အဝန်းများကို ဖော်ပြရန် အောက်ဖော်ပြပါ အချက်များကို ဖော်ပြရန်

ရဟန်းရဟန်းကြွေကြွေ၊ ရာဂရဟန်းရဟန်းရဟန်း . . . id
191 (7)

എന്നാൽ എന്താണിത്? അത് അത്ഭുതമാണ്. *T. A. 10 - 2. 20*
 അത്ഭുതമാണ്. അത്ഭുതമാണ്.

කතෘ: ඩී. එන්. ජයරත්න මහතා විසින් ලියන ලද පොතකි. පිටුව 100 කි.
 මුද්‍රාණය: B. T. D. 543 - 8.

သီဟသူရဘုရား၏ P. Di 20-9 v. ၀

၁၆၇၂ ခု၊ ဇူလိုင်လ ၁၆ ရက်၊ နံနက် ၈ နာရီ၊
 R. 226-2 v. 0.

ရတနံ သိတိယျ ဟိ ဂုဏဂုဏံ ဂုဏဟိန္ဒိ Kantj 119- p 48.

[illegible]

W. 84 - 10 v. o

ကျလိ = ကျလိမ္မ ^{en} ပျဉ်

ရယန္တုလကျလိလယျ H. S. 248 p 10.

ကလ ^{en} မိမ့်

ကလ ^{en} မိမ့်ဉ်ကျဉ် B. T. D. 608—4 v o *en Rm*
243—5 v o.

ကလက

ကလကယာရက္ခမ္ပ H. S 75 p 9

ကျလိမ္မ = ဘလိကျ

မာဏိရက္ခမ္ပယာဇိတြရက္ခမ္ပကျလိမ္မ Schm. I, 122—3.

မိတြရက္ခမ္ပယာဇိတြရက္ခမ္ပကျလိမ္မ ရယာဇာဏရက္ခမ္ပ

ယာဇာဏရက္ခမ္ပယာဇိတြရက္ခမ္ပ 250 Verh. 192 - 5 v o.

ကရလ္လ = ကရလ္လပိရက္ခမ္ပ

ရက္ခမ္ပပိရက္ခမ္ပပိရက္ခမ္ပပိရက္ခမ္ပ 1001 N.
II, 101—2 v o

ကရလ္လပိရက္ခမ္ပပိရက္ခမ္ပပိရက္ခမ္ပ M M 9—11 v. o.

ကျလိမ္မ ^{en} ခိရိ

ယာဇာဏရက္ခမ္ပပိရက္ခမ္ပပိရက္ခမ္ပပိရက္ခမ္ပပိရက္ခမ္ပ

Original from
CORNELL UNIVERSITY

[illegible]

အတ္တပိဋကသုတ်၊ နာယကသုတ်၊ အဘူဝေဒါနသုတ်၊ အဘူဝေဒါနသုတ်၊
 သမ္မာသုတ်၊ သမ္မာသုတ်၊ သမ္မာသုတ်၊ သမ္မာသုတ်၊ သမ္မာသုတ်၊ သမ္မာသုတ်၊
 J. Z. II, 218-15 v. o

ॐ नमो भगवते वासुदेवाय ॥ *D. W. 128-1 v. o. en P.*
II, 289-7.

ကောရယောဂဗျာပါဠိ J. Z. II, 175-11.

கனியாபுரம்

Bat verh 100 7 v. o.

ਪ੍ਰਤਿ
ਪ੍ਰਤਿ

[illegible]

பெருகலாந் தாந அரி

ကျစ်လ်း *zie* *Generaal*.

അതിനാൽ

Em. 558 5. v. o. | *niet*

എന്ന ലിസ്റ്റിനു

[illegible]

කර්මයන් විකිණීමේදී J. Br. 11, 11 en 6 art 20-2.

ဘုရားကလေးအား ချီးမွမ်းတော်မူသော အခန်း

B. T. D. 368-1.

ကိစ္စမျှ = ပိန္န

ရထားကား : လရယာသယအသွယ်ကကျ ဟရယာသကကိစ္စ
ပျံ့သရကရဘာဟရကဗြဗ္ဗသယာ P. 11, 164.

ဟရကဗြဗ္ဗသယာ \ လရသံကသယိကိစ္စသယက id r 11.
ကကကသကဟရကသယကိစ္စမျှ D. W 180-4.

ကကက

ဟရကသယပိဗြဗ္ဗကက \ ဟရဟရသကကကသယာ \ ဟရကသယ
ကကကကက Rm. 319-6 v. o.

ကကကကက X = ကကကကကကက က ကကကကကက \ ရ
ရယာဘရသဘရသဘရကရဘာကကကသယကက

ကက

ပိကကကကကကကကကကကကကကကက \ ပိကကကကကရကဘရက
ဗြဗ္ဗသယာက \ ဟကကကကကကကကကကကကကကကကကကကကကက
ကက Indj. 11, 52 (27)

ကကကကကက

ကကက : လပုကကသယိပုကကကကကရယာကကကက 1001 N.
I, 450-2.

ကကကကက ^{zie}ကကကက

ဆိပ်

ဆိပ်သစ်ရထား *B. T. D. 346-7.*

ဆိပ်သစ်ရထား *id 347-1 v. o.*

ဆိပ် = ဆိပ်

ဆိပ်သစ်ရထား *H. S 62 p 2 = ရထားရထား*

ဆိပ်သစ်ရထား

ဆိပ်သစ်ရထား *of district J. Z R. 172-9.*

ဆိပ်

ဆိပ်သစ်ရထား

ဆိပ်သစ်ရထား

ဆိပ်သစ်ရထား *of J. Z. II, 221 (406).*

ရထား

ရထားသစ်ရထား *R. S. 10-2.*

ရထား

ရထားသစ်ရထား *ရထားသစ်ရထား*

ဟံ့ကလ် ခီပပံ့ကလ် မံ့ကလ်ကလ်ကလ်ကလ်ကလ်ကလ်
ပကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်

ရကလ် *zie* ခီပ *en* ကလ်ကလ်ကလ်ကလ်ကလ်
မံ့ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ် *J Z II, 71-17.*

ကလ်ကလ် *KN.* = ကလ်ကလ်ကလ်
မံ့ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ် ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်
ကလ်ကလ်ကလ် *Rm. 382-8 v. o,*

မံ့ကလ်
ကလ်ကလ်ကလ် *A. P. I, 7-2 v o.* | ကလ်ကလ်ကလ်ကလ်ကလ်ကလ်
ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်

မံ့ကလ်
မံ့ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ် ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်
မံ့ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ် *Indj. II, 12 (22)*

မံ့ကလ်
မံ့ကလ်ကလ်ကလ် *zie* ကလ်ကလ်
မံ့ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ် ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်
ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ် = 1429.
မံ့ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ် ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်ကလ်

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
 අනන්තයාන *Oem. J. II, 270-1.*

අනන්තයාන ²¹⁰ අනන්තයාන

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
 අනන්තයාන *Dr. W. 31 (105)*

අනන්තයාන

අනන්තයාන අනන්තයාන *A. P. 37-2*

අනන්තයාන ^{en} අනන්තයාන *Rev. = අනන්තයාන*

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
 අනන්තයාන *B. T. D. 657 10*
 v. o.

අනන්තයාන ^{en} අනන්තයාන

අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන අනන්තයාන
J. W 161-3

අනන්තයාන

අනන්තයාන අනන්තයාන *B. T. D. 63-3 v. o = අනන්තයාන*
1001 N II, 613-11.

අනන්තයාන

අනන්තයාන අනන්තයාන *Kantj. 29 p 25.*

(9) *Belletrise*

မအုတ်ကုသကုသိ *Indj* 11, 399 (20)

မမာကိတ္တုမအုတ်ကုသကုသိ *id* 414 (23).

ကျွမ်းကျင်

မာကိတ္တုမအုတ်ကုသကုသိ *id* 414 (23).

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

ကျွမ်းကျင်မအုတ်ကုသကုသိ

zie J. Z. I, 368-12 v.o. maar J. Spraakk. 38-9 v.o.

niet မာကိတ္တု *maar* မာကိတ္တု

ကျွမ်းကျင်

မာကိတ္တုမအုတ်ကုသကုသိ *P. W. 271-3 v.o.*

မာကိတ္တု *zie* မာကိတ္တု

ကျွမ်းကျင်

မာကိတ္တုမအုတ်ကုသကုသိ *Indj* 11, 55 (38).

- [illegible]

စံကလျ

စံကလျအဟုံပဒိဏိသဒိပသံဃာဌ *Rm 522 - 4 v. 0*

သ

ကဘိကလျကရိဇ္ဈာဌ လကံသကူယံရကလျသကံဏ
ကူယံရကသရကရကဏ *K. T. 132 (260) 3 v. 0.*

ရကသမိဂိ

ရကသမိဂိ | = ကကမ္ဘိကရိဇ္ဈာဌ ဟကလသဟဉ္ဇရိ
က | *J. Z II, 218-2 v. 0*

သမိ *en* ကကမ္ဘိ

မိကကမ္ဘိဉ္ဇာဌသမိအမိ၊ ကမိကကမ္ဘိဉ္ဇာဌမိက *T A 129.*

သရကကဉ္ဇာ ?

ကလသကကကသယကအရကကဉ္ဇာ *K. T. 6010 v. 0*

သရကသဉ္ဇာ *zic* ဟကဉ္ဇာ (*lett b*)

သမိဉ္ဇာဌ *Aw* = သရကကကအမိဉ္ဇာဌ

ကကသမိဉ္ဇာဌ *T. A. 456.*

သမိဉ္ဇာ *of* သမိဉ္ဇာ

သရကသမိဉ္ဇာဌ၊ သကရိရပအရသသဉ္ဇာဌ *Rm. 130.*

4 v. 0 ကကမ္ဘိဉ္ဇာဌသရကကဉ္ဇာဌ၊ သကရိရပအရသသဉ္ဇာဌ

သောကပိတျ *zie* ပိတျ

ပျဏာ

ဟင်္ဂလိကသက္ကရာဇ် ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊
 သောကပိတျ *B T D. 353 - 11.*

သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊
 သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊
J. Z. II, 117 (222).

ပျဏာပိတျသောကပိတျ : သောကပိတျ ၁၈၇၃ ခုနှစ်၊

ပျဏာ

သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊
Rm 27-7 = သောကပိတျ ၁၈၇၃ ခုနှစ်၊

သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊

သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊

သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊
Gen. J. III, 58 - 8 enz

ရသောက

သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊
 သောကပိတျ ၁၈၇၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊

သို့သာ စက

ရသေ့ရသေ့ (၁)ပါ

21/12/77

သို့၏အကုသို

આ જ સ્થાન ૩ પા ૩૫

40-8.

အကျွန်ုပ်

ဟူ၍ ဤအကြောင်းကို ရှင်းပြရန် ဤအကြောင်းကို ရှင်းပြရန်
 ယခုအကျွန်ုပ်တို့၏ အကြောင်းကို ရှင်းပြရန် J. Z. II,
 ၁၄၇-၁၂ ဝ. ဝ.

သိတော့ en သိရတာပေါ့

ရသောပုဂ္ဂိုလ်များက အကျွန်ုပ်တို့၏ အသိအမှတ်ပြုမှုကို ရှင်းပြရန်
 သိသောပုဂ္ဂိုလ်များက . . . သိသောပုဂ္ဂိုလ်များက သိရန်
 အကျွန်ုပ်တို့၏ အသိအမှတ်ပြုမှုကို ရှင်းပြရန် = 1248 A. S. ၃၃၉.

ရသောပုဂ္ဂိုလ်များ

ရသောပုဂ္ဂိုလ်များ = အသိအမှတ်ပြုမှု

ရသောပုဂ္ဂိုလ်များ = သိသောပုဂ္ဂိုလ်များ

ရသောပုဂ္ဂိုလ်များ = သိသောပုဂ္ဂိုလ်များ

ရသော ^{သိ} = အသိအမှတ်ပြုမှု အသိအမှတ်ပြုမှု = အသိအမှတ်ပြုမှု

သိသောပုဂ္ဂိုလ်များ = သိသောပုဂ္ဂိုလ်များ

ဟူ၍

ဟူ၍ ရသောပုဂ္ဂိုလ်များက အသိအမှတ်ပြုမှုကို ရှင်းပြရန်
 သိသောပုဂ္ဂိုလ်များက အသိအမှတ်ပြုမှုကို ရှင်းပြရန်

និដិដិបាយៈ មិ ព្យាបាល ពិស្វត្ថិ មិ ។ *D. W. 130-13*

សម្រាប

និដិដិបាយៈ មិ ព្យាបាល ពិស្វត្ថិ មិ ។ = និដិដិបាយៈ មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ *J. Z. II, 32-3 v. 0*

មិ ព្យាបាល ពិស្វត្ថិ មិ ។ = មិ ព្យាបាល ពិស្វត្ថិ មិ ។ *id 191-2 v. 0*

និដិដិបាយៈ មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ = មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ = មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ *P. II, 282-2*

មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ = មិ ព្យាបាល ពិស្វត្ថិ មិ ។ *A. S. 203-2 v. 0*

មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ = មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ *P. I, 163-1.*

មិ ព្យាបាល ពិស្វត្ថិ មិ ។ } *B. T. D. 537-11 v. 0*

មិ ព្យាបាល ពិស្វត្ថិ មិ ។

មិ ព្យាបាល ពិស្វត្ថិ មិ ។ = មិ ព្យាបាល ពិស្វត្ថិ មិ ។ *id r. 2*

မပြုနိုင်ကျယ် *id r 2*

မပြုရမပြုနိုင်ကျယ် *id r. 2*

ကမ္ဘာလုံးကျယ်ကျယ် *id 346 - 3.*

မသံသယ

မသံသယသိသောကျယ် = ကမ္ဘာလုံးကျယ်ကျယ်ကျယ်

မသံသယ *id* = ကမ္ဘာလုံးကျယ် *Dim. 266-7.*

ရသရသသကျယ်

ကမ္ဘာလုံးကျယ်ရသရသသကျယ် *Tjemp 42-3 zie Hontj.*

သိသကျယ် *id* ကမ္ဘာလုံးကျယ်

ကျသကျယ်

မသမ္မိကရသကမ္ဘာလုံးကျယ် ကမ္ဘာလုံးကျယ်
ကမ္ဘာလုံးကျယ် ကမ္ဘာလုံးကျယ်ကျယ်ကျယ် *1001. N.*
I, 362-5.

မသမ္မိကရသကမ္ဘာလုံးကျယ် ကမ္ဘာလုံးကျယ်
ကျယ် သိသကျယ် ကမ္ဘာလုံးကျယ်ကျယ် ကမ္ဘာလုံးကျယ်
ကျယ် ကမ္ဘာလုံးကျယ် ကမ္ဘာလုံးကျယ် ကမ္ဘာလုံးကျယ် *Hontj.*
I, 44-6.

မသမ္မိကျယ် *N. သိသကျယ် R.*

မိကလေးဟာကွေးကွေးပေါ့ပေါ့၊ သေချာကွေးကွေး ခိုပိတ်နေကြ
 ရွယ်ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့
J. Br. 329-10.

သေ

ရယ်ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့
 ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့၊ ကွေးကွေးပေါ့ပေါ့
J. Br. 51-1.

မိကလေးဟာကွေးကွေးပေါ့ပေါ့၊ သေချာကွေးကွေး ခိုပိတ်နေကြ
J. Z. II, 63-4.

မိကလေးဟာကွေးကွေးပေါ့ပေါ့၊ သေချာကွေးကွေး ခိုပိတ်နေကြ
P. 258-4.

ကေသေ = ကေသေကေသေကေသေ *B. T. D 384-2.*

သေ = သေ

သေသေသေသေသေသေသေ *Kenji 143 p 14.*

သေသေ ^{en} ကေသေ

သေ (Sk) ကေသေ (Jogia) = *politic* မိကလေးဟာကွေးကွေး
J. W. 137-5.

သေသေ

maar $\frac{1}{2} \frac{1}{2} \frac{1}{2}$ Kw. = 100 g.

မြစ်ကန် *zie* မြစ်ကန်

முதலாக

$\frac{d}{dt} \left(\frac{1}{r^2} \right) = -\frac{2}{r^3} \frac{dr}{dt}$

တရားရုံး T A. 7-11 v o

အရှင်မုနိ ၁၉၁

မာဏိပရီ ၄. P. 108--1.

අයුරු පිළිබඳව

[illegible]

மாண்புமிகு

[illegible]
$$R_{10} = R_1$$

ඉහත තාක්ෂණික ඉහත ඉතිරි කළ = 0 කළ D. W 1882.

သိဇ္ဇ

ကသိဇ္ဇ၊ ဟိန္ဒူ ဂရိဟ်နိယာယိယာ P. I, 332-4 v o.

ဟူဗုဏ္ဏာ အဓိကသိဇ္ဇ၊ ဗြဟ္မဗျူဟိယာ H. S. 10 p 22.

သဗ္ဗိယာ

ယာဏာကရသ အဗ္ဗိယာယာယာ ဟူဗုဏ္ဏာ ဗိသိဟိကဏ္ဍာကဏ္ဍာ
ကရုဏ္ဏာ ဗြဟ္မဗျူဟိယာ ဟူဗုဏ္ဏာ ဗိသိယာ ဟူဗုဏ္ဏာ P.
I, 382-2

ဗုဇ္ဈာ

ဗုဇ္ဈာ ဟိန္ဒူ ဂရိဟ်နိယာယိယာ T. A. 42 - 13

ဗုဇ္ဈာ ဟိန္ဒူ ဂရိဟ်နိယာယိယာ W. W. 67-3.

ဗုဇ္ဈာ $Kw =$ ကဏ္ဍာရသရဏ္ဍာ

သိဇ္ဈာ = သိဇ္ဈာ of သိဇ္ဈာ 1001 N. 11, 90-5 v o.

ရသရဏ္ဍာ

ရသရဏ္ဍာ ဟိန္ဒူ ဂရိဟ်နိယာယိယာ သိဇ္ဈာ ဟိန္ဒူ
ရသရဏ္ဍာ ဟိန္ဒူ ဂရိဟ်နိယာယိယာ ဟူဗုဏ္ဏာ ဗိသိယာ J. Z.
I, 256-5 v o.

သိရဏ္ဍာ

ကသိဇ္ဈာ ဟိန္ဒူ ဂရိဟ်နိယာယိယာ ကဏ္ဍာရသရဏ္ဍာ သိရဏ္ဍာ

ယူရမ်း၁၈၈ ခါး ယူရမ်း၁၈၈

4377

[illegible]

6 y. o.

മിനു

ရဟန်းအားကောင်းကင်သို့ပို့သော *P. I, 51-3.*

မာကျ

[illegible]

എപ്പോഴും ^(b) ^(c) ^(d) ^(e) ^(f) ^(g) ^(h) ⁽ⁱ⁾ ^(j) ^(k) ^(l) ^(m) ⁽ⁿ⁾ ^(o) ^(p) ^(q) ^(r) ^(s) ^(t) ^(u) ^(v) ^(w) ^(x) ^(y) ^(z) ^(aa) ^(ab) ^(ac) ^(ad) ^(ae) ^(af) ^(ag) ^(ah) ^(ai) ^(aj) ^(ak) ^(al) ^(am) ^(an) ^(ao) ^(ap) ^(aq) ^(ar) ^(as) ^(at) ^(au) ^(av) ^(aw) ^(ax) ^(ay) ^(az) ^(ba) ^(bb) ^(bc) ^(bd) ^(be) ^(bf) ^(bg) ^(bh) ^(bi) ^(bj) ^(bk) ^(bl) ^(bm) ^(bn) ^(bo) ^(bp) ^(bq) ^(br) ^(bs) ^(bt) ^(bu) ^(bv) ^(bw) ^(bx) ^(by) ^(bz) ^(ca) ^(cb) ^(cc) ^(cd) ^(ce) ^(cf) ^(cg) ^(ch) ^(ci) ^(cj) ^(ck) ^(cl) ^(cm) ^(cn) ^(co) ^(cp) ^(cq) ^(cr) ^(cs) ^(ct) ^(cu) ^(cv) ^(cw) ^(cx) ^(cy) ^(cz) ^(da) ^(db) ^(dc) ^(dd) ^(de) ^(df) ^(dg) ^(dh) ^(di) ^(dj) ^(dk) ^(dl) ^(dm) ^(dn) ^(do) ^(dp) ^(dq) ^(dr) ^(ds) ^(dt) ^(du) ^(dv) ^(dw) ^(dx) ^(dy) ^(dz) ^(ea) ^(eb) ^(ec) ^(ed) ^(ee) ^(ef) ^(eg) ^(eh) ^(ei) ^(ej) ^(ek) ^(el) ^(em) ^(en) ^(eo) ^(ep) ^(eq) ^(er) ^(es) ^(et) ^(eu) ^(ev) ^(ew) ^(ex) ^(ey) ^(ez) ^(fa) ^(fb) ^(fc) ^(fd) ^(fe) ^(ff) ^(fg) ^(fh) ^(fi) ^(fj) ^(fk) ^(fl) ^(fm) ^(fn) ^(fo) ^(fp) ^(fq) ^(fr) ^(fs) ^(ft) ^(fu) ^(fv) ^(fw) ^(fx) ^(fy) ^(fz) ^(ga) ^(gb) ^(gc) ^(gd) ^(ge) ^(gf) ^(gg) ^(gh) ^(gi) ^(gj) ^(gk) ^(gl) ^(gm) ^(gn) ^(go) ^(gp) ^(gq) ^(gr) ^(gs) ^(gt) ^(gu) ^(gv) ^(gw) ^(gx) ^(gy) ^(gz) ^(ha) ^(hb) ^(hc) ^(hd) ^(he) ^(hf) ^(hg) ^(hh) ^(hi) ^(hj) ^(hk) ^(hl) ^(hm) ^(hn) ^(ho) ^(hp) ^(hq) ^(hr) ^(hs) ^(ht) ^(hu) ^(hv) ^(hw) ^(hx) ^(hy) ^(hz) ^(ia) ^(ib) ^(ic) ^(id) ^(ie) ^(if) ^(ig) ^(ih) ⁽ⁱⁱ⁾ ^(ij) ^(ik) ^(il) ^(im) ⁽ⁱⁿ⁾ ^(io) ^(ip) ^(iq) ^(ir) ^(is) ^(it) ^(iu) ^(iv) ^(iw) ^(ix) ^(iy) ^(iz) ^(ja) ^(jb) ^(jc) ^(jd) ^(je) ^(jf) ^(jg) ^(jh) ^(ji) ^(jj) ^(jk) ^(jl) ^(jm) ^(jn) ^(jo) ^(jp) ^(jq) ^(jr) ^(js) ^(jt) ^(ju) ^(jv) ^(jw) ^(jx) ^(jy) ^(jz) ^(ka) ^(kb) ^(kc) ^(kd) ^(ke) ^(kf) ^(kg) ^(kh) ^(ki) ^(kj) ^(kk) ^(kl) ^(km) ^(kn) ^(ko) ^(kp) ^(kq) ^(kr) ^(ks) ^(kt) ^(ku) ^(kv) ^(kw) ^(kx) ^(ky) ^(kz) ^(la) ^(lb) ^(lc) ^(ld) ^(le) ^(lf) ^(lg) ^(lh) ^(li) ^(lj) ^(lk) ^(ll) ^(lm) ^(ln) ^(lo) ^(lp) ^(lq) ^(lr) ^(ls) ^(lt) ^(lu) ^(lv) ^(lw) ^(lx) ^(ly) ^(lz) ^(ma) ^(mb) ^(mc) ^(md) ^(me) ^(mf) ^(mg) ^(mh) ^(mi) ^(mj) ^(mk) ^(ml) ^(mm) ^(mn) ^(mo) ^(mp) ^(mq) ^(mr) ^(ms) ^(mt) ^(mu) ^(mv) ^(mw) ^(mx) ^(my) ^(mz) ^(na) ^(nb) ^(nc) ^(nd) ^(ne) ^(nf) ^(ng) ^(nh) ⁽ⁿⁱ⁾ ^(nj) ^(nk) ^(nl) ^(nm) ⁽ⁿⁿ⁾ ^(no) ^(np) ^(nq) ^(nr) ^(ns) ^(nt) ^(nu) ^(nv) ^(nw) ^(nx) ^(ny) ^(nz) ^(oa) ^(ob) ^(oc) ^(od) ^(oe) ^(of) ^(og) ^(oh) ^(oi) ^(oj) ^(ok) ^(ol) ^(om) ^(on) ^(oo) ^(op) ^(oq) ^(or) ^(os) ^(ot) ^(ou) ^(ov) ^(ow) ^(ox) ^(oy) ^(oz) ^(pa) ^(pb) ^(pc) ^(pd) ^(pe) ^(pf) ^(pg) ^(ph) ^(pi) ^(pj) ^(pk) ^(pl) ^(pm) ^(pn) ^(po) ^(pp) ^(pq) ^(pr) ^(ps) ^(pt) ^(pu) ^(pv) ^(pw) ^(px) ^(py) ^(pz) ^(qa) ^(qb) ^(qc) ^(qd) ^(qe) ^(qf) ^(qg) ^(qh) ^(qi) ^(qj) ^(qk) ^(ql) ^(qm) ^(qn) ^(qo) ^(qp) ^(qq) ^(qr) ^(qs) ^(qt) ^(qu) ^(qv) ^(qw) ^(qx) ^(qy) ^(qz) ^(ra) ^(rb) ^(rc) ^(rd) ^(re) ^(rf) ^(rg) ^(rh) ^(ri) ^(rj) ^(rk) ^(rl) ^(rm) ^(rn) ^(ro) ^(rp) ^(rq) ^(rr) ^(rs) ^(rt) ^(ru) ^(rv) ^(rw) ^(rx) ^(ry) ^(rz) ^(sa) ^(sb) ^(sc) ^(sd) ^(se) ^(sf) ^(sg) ^(sh) ^(si) ^(sj) ^(sk) ^(sl) ^(sm) ^(sn) ^(so) ^(sp) ^(sq) ^(sr) ^(ss) ^(st) ^(su) ^(sv) ^(sw) ^(sx) ^(sy) ^(sz) ^(ta) ^(tb) ^(tc) ^(td) ^(te) ^(tf) ^(tg) ^(th) ^(ti) ^(tj) ^(tk) ^(tl) ^(tm) ^(tn) ^(to) ^(tp) ^(tq) ^(tr) ^(ts) ^(tt) ^(tu) ^(tv) ^(tw) ^(tx) ^(ty) ^(tz) ^(ua) ^(ub) ^(uc) ^(ud) ^(ue) ^(uf) ^(ug) ^(uh) ^(ui) ^(uj) ^(uk) ^(ul) ^(um) ^(un) ^(uo) ^(up) ^(uq) ^(ur) ^(us) ^(ut) ^(uu) ^(uv) ^(uw) ^(ux) ^(uy) ^(uz) ^(va) ^(vb) ^(vc) ^(vd) ^(ve) ^(vf) ^(vg) ^(vh) ^(vi)

മി. ജി.

(ප්‍රධාන කාර්‍යාලය) බැංකු ප්‍රධාන කාර්‍යාලය H. T. 8-2

הַיְּהוּדִים הָיוּ מְשֻׁלָּמִים בְּיָמֵינוּ

[illegible]

ရှုမဝ၏ကြုံကတလိက P 1, 23-11 v. o.

သောမဂ္ဂဗျ ^{zie} မဂ္ဂဗျ

ကတလိကကြုံသောမဂ္ဂဗျ T. A. 94-10 v. o. ^{zie} ကတလိက

သောမဂ္ဂဗျ

သောမဂ္ဂဗျ : ကတလိကသောမဂ္ဂဗျကတလိကသောမဂ္ဂဗျ | =
သောမဂ္ဂဗျကတလိကသောမဂ္ဂဗျ | W. W. 134-5

သောမဂ္ဂဗျ

သောမဂ္ဂဗျကတလိကသောမဂ္ဂဗျ B. J. 98-17. | = သောမဂ္ဂဗျ
သောမဂ္ဂဗျ | သောမဂ္ဂဗျ ^{Kw.} = သောမဂ္ဂဗျ သောမဂ္ဂဗျ ^{Kw.}
= သောမဂ္ဂဗျ

သောမဂ္ဂဗျ

သောမဂ္ဂဗျ 1001 N. I. 317-10.

သောမဂ္ဂဗျကတလိက KT. 182-1.

သောမဂ္ဂဗျ

သောမဂ္ဂဗျကတလိကသောမဂ္ဂဗျ : သောမဂ္ဂဗျကတလိကသောမဂ္ဂဗျ 12
verh 75 (1)

သောမဂ္ဂဗျ

မှစ၍မူလ *met* မှစ၍မူလ 4. S. 190-2.

ရမံရမံ၊ [မမံပံမမံမံမံမံ] [မမံရမံမံမံမံ]
ရမံမံ (*Jorgia*) J. W. 128-3 v. o.

မံမံ

မံမံမံမံမံမံမံမံမံမံမံမံမံမံမံမံမံ *Indj. II.*
403 (9)

မှမှမံမံ *zie* ရမံရမံ
မံမှမှမံမံ *D W. 50 - 2.*

မံမံမံ = မံမံမံမံ | *P. L. I, 182 7*

ရမံမံ

မံမံမံ: မံမံမံမံမံမံမံမံမံမံမံမံမံမံမံမံမံ
ရမံမံ *P. II, 83 - 3* မံမံမံမံမံမံမံမံ *v. d.*
Broek မံမံမံမံမံ *Walbeehm zie tijdschrift. 1895*

မံမှမံမံမံ = မံမံမံမံမံမံမံ *Tjemp. 8-7.*

ရမံ

မှမှမံမံမံမံမံမံမံမံမံမံမံမံမံမံမံမံမံ
မံ *Oem. J. III, 132-9 v. o.*

မံမံမံ

ကျွမ်းကျင်သော သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ ပြုစုထားသော သိပ္ပံ Rm.
 269-9 v. 0. သိပ္ပံကျမ်းဂန် Rm: ဗျာဓိပုဒ်၊ | = ဗျာဓိပုဒ် နာမည်
 နာမည်၊ | ဗျာဓိပုဒ် ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊
 သိပ္ပံကျမ်းဂန်၊

ဗျာဓိပုဒ် = ဗျာဓိပုဒ်

ဗျာဓိပုဒ် နာမည်၊ ပြုစုထားသော သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ် HS 56 p 8.
 ပြုစုထားသော သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊
 သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ P. 1, 401-8 v 0.

သိပ္ပံကျမ်းဂန်

သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ Indj: 11 25 (38)
 သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ 17 (2)
 သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ 26 (5)

သိပ္ပံကျမ်းဂန်

ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ | = ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ Rm 396 1.
 သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ J. Z. R. 319-1.

သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊

သိပ္ပံကျမ်းဂန် Rm = သိပ္ပံကျမ်းဂန်၊ ဗျာဓိပုဒ်၊ ဗျာဓိပုဒ်၊
 W. W. 38-5.

ယဏ္ဏဏှိ *niel* ယဏ္ဏဏှိ *H. S 21 p 3 z: e* ယဏ္ဏဏှိ
 နိ

ယဏ္ဏဏှိ *niel* ယဏ္ဏဏှိ *en* ယဏ္ဏဏှိ *J. Z. I, 358-4 v o.*
 ယဏ္ဏဏှိ: ယဏ္ဏဏှိ *B. T. D. 21-5 =* ယဏ္ဏဏှိ *zv*
 ယဏ္ဏဏှိ

ယဏ္ဏဏှိ *B*
T. D. 220-11 v. o.

ယဏ္ဏ

ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ
 ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ
 ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

ယဏ္ဏဏှိ

သံစက

စက်သံ၊

စက်သံဟူ၍

စက်သံ၊

မဂ်ပုံ၊

မဂ်ပုံသံစက် | စက်သံဟူ၍၊

၁ ပုဒ်၊

မဂ်ပုံသံစက်၊

မဂ်ပုံသံဟူ၍၊

မဂ်ပုံသံ၊

မဂ်ပုံသံစက်ဟူ၍၊

၂ ပုဒ်၊

မဂ်ပုံသံ၊

မဂ်ပုံသံစက်၊

မဂ်ပုံသံစက်ဟူ၍၊

မဂ်ပုံသံစက်ဟူ၍၊

၃ မဂ်ပုံသံစက်ဟူ၍၊

မဂ်ပုံသံစက်ဟူ၍၊

(13) Belletrique

... နာကယသ်ကယသ်ကျုယကယ *Oem. J. II, 180-4.*
 ဝိယကယ

ရယသ်ယသ် = ဝိယကရကရ *Tjemp. 185-10 v. o.*
 ဝိယကျု

ဟိယကရကရသ်ယသ် ဝိယကျုကရကရ *Rm. 25-3.*

ဟိကျ

^a ဟိကျကရကရသ်ယသ် ဝိယကျုကရကရ *J. W. II. 228-4.*

^b ဝိယကရကရသ်ယသ် ဝိယကျုကရကရ *Oem. J. II, 228-4.*

^c ဝိယကရကရသ်ယသ် ဝိယကျုကရကရ *1001 N II, 255-1.*

ဟိကျ

ဟိကျကရကရသ်ယသ် ဝိယကျုကရကရ *J. W. 198-5 v. o. zie*

ဟိကျ *N. ဝိယကျု R. ဝိယကျု RI*

ဟိကျကရကရသ်ယသ် ဝိယကျုကရကရ *ဟိကျကရကရသ်ယသ် ဝိယကျုကရကရ*

ကျ: ဗိရုဿသေကျ ဂုဏ်ရတနာကျ: ဗိရုဿသေ

ကျ = ဗိရုဿကျ ဟု ဂုဏ်ရတနာကျ ဟု ဟု ဟု

a ဗိရုဿကျ ရတနာကျ သေကျ 36 ဗိရုဿ

b " ဂုဏ်ရတနာကျ " 7 သေကျ

c " ဗိရုဿကျ " 1 ဗိရုဿကျ

d " ဗိရုဿကျ " 1 "

သေကျ: ဂုဏ်ရတနာ

ဟုဏ်ရတနာ

ဂုဏ်ရတနာကျ P. 1, 345 r 5

ဟုဏ်ရတနာကျ " " 5.

သေကျ " " 5.

ဂုဏ်ရတနာကျ " " 5.

ဟုဏ်ရတနာကျ " " 5

သေကျ " " 4

သေကျ သေကျ zie ဟုဏ်ရတနာကျ (d)

သေကျ zie ဟုဏ်ရတနာကျ

ဟုဏ်ရတနာကျ သေကျ ဟုဏ်ရတနာကျ zie ဟုဏ်ရတနာကျ

သေကျ

ယိမ္မိကံ ဟိန္ဒူ ဘုရားအား ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍ 1001 N. II,
463-9.

ယိမ္မ

ယိမ္မိဟူ၍ ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍

ယိမ္မိဟူ၍ ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍

ယိမ္မိဟူ၍ ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍

ယိမ္မိဟူ၍ ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍ *zie Pan. S.*

ယိမ္မိဟူ၍ ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍ *Oem J. II, 115-5.*

ယိမ္မ

ယိမ္မိဟူ၍ ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍

ယိမ္မိဟူ၍ ဟိန္ဒူ ဘုရားဟု ခေါ်ဝေါ်၍

ယိမ္မိဟူ၍ *B T. D. 470-4 v. o.*

ယိမ္မိဟူ၍ *Kw. = ယိမ္မိဟူ၍*

ယိမ္မိဟူ၍ *H. S. 73 p 17.*

ယိမ္မိဟူ၍ *.. 188 p 29.*

ယိမ္မိဟူ၍ *P. I, 119-8 v o.*

ယိမ္မိဟူ၍ *Kw. = ယိမ္မိဟူ၍*

သရဏာဂါယနသီလနိယာရဏာယ ဟံရဏာရိယကယ
 (ဗြဟ္မဇာနကယယာယကယကယ) B. T. D 458-5

သရဏာယ = ဟရဏ

သိသိန္န

သိသိန္နိဇာယ၊ ဇိနာယ၊ Rm. 337-9 v. 0.

သရဏ

သရဏ၊ သရဏ၊ ပြုပ္ပာ P. II, 84-3 v. 0.

ပုပ္ဖဟိရဏာယ ²¹⁶ ရဏာရဏာယကယ Lett a

သရဏာ

a သာသနာသိဇိယိက *niet* ဟူသောဟူ *maar* သာသနာ
 ဟူသော *niet* ဇိယိက J. Z. 1, 234-4 v. 0 en 2376.

b သာသနာသိဇိယိက သာသနာသိဇိယိက ရဏာရိယက (ဗြဟ္မ
 ဇာနကယ) B. T. D 325-7 v. 0

c သာသနာသိဇိယိက သာသနာသိဇိယိက သာသနာသိဇိယိက သာသနာသိဇိယိက
 ရဏာရိယက သာသနာသိဇိယိက သာသနာသိဇိယိက id 53 6 v. 0.

d သာသနာရဏာရဏာ သာသနာရဏာရဏာ ရဏာရဏာ သာသနာရဏာရဏာ
 သာသနာရဏာရဏာ သာသနာရဏာရဏာ သာသနာရဏာရဏာ သာသနာရဏာရဏာ
 သာသနာရဏာရဏာ သာသနာရဏာရဏာ သာသနာရဏာရဏာ သာသနာရဏာရဏာ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
 Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-goo

ဟာသီက အကယ်၍ကမ္ဘာလေးပေါ်မှာ ရှိနေသော အကယ်၍
 ဇီဝက ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က *Zam L Th. Majer 64.*

ဟာသီ

မိမိ၏ ပြောဆိုမှုမှာ အကယ်၍ ရှိနေသော အကယ်၍ *P. I, 3-6 en J. W 44-1.*

ဟာသီ၏ အကယ်၍ *Tjemp. 80-10,*

ကမ္ဘာလေးပေါ်မှာ ရှိနေသော အကယ်၍ ဟာသီ၏ အကယ်၍

ရဟန်းက ကမ္ဘာလေးပေါ်မှာ ရှိနေသော အကယ်၍ *KS. 117-2.*

ဟာသီ၏ အကယ်၍ (b)

ရဟန်းက ကမ္ဘာလေးပေါ်မှာ ရှိနေသော အကယ်၍ ဟာသီ၏ အကယ်၍
 ဟာသီ၏ အကယ်၍ ဟာသီ၏ အကယ်၍ *B T. D. 456-4*

ဟာသီ

ဟာသီ၏ အကယ်၍ ဟာသီ၏ အကယ်၍ ဟာသီ၏ အကယ်၍
 ဟာသီ၏ အကယ်၍ ဟာသီ၏ အကယ်၍ *P. L I, 127-1.*

(14) Belletrie

ဗုဒ္ဓ

ရတနာရတနာသဗ္ဗရတနာ ^{zie} ပိယကောပရတနာရတနာ
ပိယ

(ဗြဟ္မသမ္ဘိတံ) ပိယံ ဟိ ဝိပဿနာရတနာ ဟု ဟောတေ ဗုဒ္ဓရတနာ၊
အံ ဝိပဿနာရတနံ ဟိ ဝိပဿနာရတနာ၊ ဟု ဝိပဿနာရတနာရတနာ
ဟု ဝိပဿနာရတနာရတနာရတနာ ^{Oem. J. II. 141-1 v. 0}

ပိယံ

ဗုဒ္ဓပိယံ ဝိပဿနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
ဟု ဝိပဿနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
ဟု ဝိပဿနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
ဟု ဝိပဿနာရတနာရတနာရတနာရတနာရတနာရတနာရတနာ ^{J. Z. I, 319-4 v. 0.}

ရတနာ

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ ^{P. 196-6.}

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ ^{J. Z. II, 49 (313)}

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ ^{enx}

ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ ^{P. I 346-3 xie ဟု}

ရတနာရတနာ

^a ဗြဟ္မသမ္ဘိတံ ဝိပဿနာရတနာရတနာရတနာရတနာရတနာရတနာရတနာ
ရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာရတနာ ^{Oem J. II. 179-10 v. 0}

၁ ခြံယံယုတ္တယုတ္တ သမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ခြံယံယုတ္တယုတ္တ 1001 N. II, 269-11.

သီဝိ en ဟူ၍

ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု B. T. D.
 463 - 1 M. M. 8-4. H. 5 6 p 1.

သရဏသရဏ = ရဏသရဏ

ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု P. 101
 1. en 1001 N. I, 172-7 v. o.

ရဏသ

ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု Schm. verh 29 1.

ဟူ

၁ သမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု Indj. II, 371 (4)

၁ ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု
 ယန္တရသမ္မာဓုပ္ပိတိယက္ခယန္တရသမ္မာဓု

လပှကျ *Kw.* = ဝိပှကျ

ရသက္ကသဒ္ဒါတိရဏသရဏရဏဟာရိဏလပှကျ *P.*
49-2 v. ၁.

လပှ *zie* ဇိဗ္ဗိ

လပှ

ဗြဏ်ဉ္ဇနပှဟကျ *J. Z. II, 40-13 v. ၀* ဟဏပဗြဏ်
ပိဏ်လပှဟကျ *zie* လပှဟာဗျဗြုရဏာဗြဏ်ဉ္ဇနပှဟကျ

လပှရဏာ

ပိဏ်ဏ်မိပှဗြဏ်ဉ္ဇနပှဟကျ လပှရဏာဗြဏ်ဉ္ဇနပှဟကျ
ဏကျ ဏရဏသဉ္ဇာဗြဏ်ဉ္ဇနပှဟကျ | *niet* ဟ | ဗြဏ်ဉ္ဇနပှဟ
ဉ္ဇနဏာဗြဏ်ဉ္ဇနပှဟကျ *enr, J. Z. II, 2. 3 v. ၀.*

ရဏသဉ္ဇာ

မိဗြဏ်ဉ္ဇနပှဟကျ ဏဗြဏ်ဉ္ဇနပှဟကျ လပှရဏာဗြဏ်ဉ္ဇနပှဟကျ
ဗြဏ်ဉ္ဇနပှဟကျ ရဏသဉ္ဇာဗြဏ်ဉ္ဇနပှဟကျ *Ned.*
Indie verh. 194 - 2 v. ၀.

လပှ

ဟဏဏအာဗြဏ်ဉ္ဇနပှဟကျ လပှရဏာဗြဏ်ဉ္ဇနပှဟကျ
ဉ္ဇနဏာဗြဏ်ဉ္ဇနပှဟကျ လပှရဏာဗြဏ်ဉ္ဇနပှဟကျ - ဏဏဏာဗြဏ်ဉ္ဇနပှဟကျ

စိုစိုယယ၊ ယယ၊ ယယ၊ ယယ - နိဗ္ဗာန်ရုပ်၏ ရေး
ရမှု *P. S. 57.*

ဗြဟ္မာဏာဗျူဟာ - ဗြဟ္မာဏာဗျူဟာ *P. S. 75.*

ဗြဟ္မာဗျူဟာ - နိဗ္ဗာန်ရုပ်၏ ရေး *Rm. 486-5*

မိမိ၏ ရေး - ဗြဟ္မာဏာဗျူဟာ *W. W. 63-5 v. o.*

ဗြဟ္မာဏာဗျူဟာ - ဗြဟ္မာဏာဗျူဟာ *Rm. 159-7.*

ဗြဟ္မာဏာဗျူဟာ - ဗြဟ္မာဏာဗျူဟာ *W. W. 3-7.*

ဗြဟ္မာဏာဗျူဟာ - ဗြဟ္မာဏာဗျူဟာ *Rm. 49-7.*
v. o. en A. P.

ဗြဟ္မာဏာဗျူဟာ - ဗြဟ္မာဏာဗျူဟာ *P. Dj. 152-4.*

ဗြဟ္မာ

ဗြဟ္မာဏာဗျူဟာ - ဗြဟ္မာဏာဗျူဟာ *J. Z. I, 351-2 v. o. enz*
Letter kunde Dr. I I de Hollander 230-7 v. o. enz. ဗြဟ္မာဏာဗျူဟာ

သေသံ

အေးယုတ်ယုတ်ယုတ် ဂုဏ်သာ၏ဘုံကံသံဂီ၏
 ဟောရာကောယာ | *ook* ဘွယ်ကောယာကော *en* ဂုဏ်ယုတ်ယုတ် |
de Holl.

ဟောရာကောယာ \ ကံသံဂီ၏ ဟောရာကောယာ
 ဟောရာကောယာ \ ဂုဏ်သာ၏ဘုံကံသံဂီ၏

ဟောရာကောယာ \ ဟောရာကောယာကောယာ I.

ဟောရာကောယာ ဟောရာကောယာကောယာ ဟောရာကောယာ
 ကောယာ

ဟောရာကောယာ ? *de Holl.*

ဟောရာကောယာ \ ဟောရာကောယာကောယာ \ ဟောရာကောယာ
 ဟောရာကောယာ I.

ဟောရာကောယာ \ ဟောရာကောယာကောယာ

ဟောရာကောယာ *zie* ဟောရာကောယာ

ဟောရာကောယာ \ ဟောရာကောယာကောယာ I.

ဟောရာကောယာ \ ဟောရာကောယာကောယာ

ဟောရာကောယာ \ ဟောရာကောယာကောယာ

ဟောရာကောယာ \ ဟောရာကောယာကောယာ

(15) *Belletrie*

လယ်

မလယ်၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မိဂဂီမ္ပိ၊ မာဂဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

ရက္ခ(ရ)မဂီရက္ခ(ရ)မ္ပိဇယ၊

လာရကမဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊ လာရကမဂီလ္လ(မ္လ)ပိဇယ၊

မာဂဂီလ္လ(မ္လ)ပိဇယ၊

အမယ်

ရမယဘူမိ၊ ဟိမဘူမိယမယ၊

ရမယဗြဟ္မာ

ယဗြဟ္မာ၊ သာမိန္ဒြ

ဟေဋ္ဌမာယာ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ I.

ရမယဗြဟ္မာ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

ရမယဗြဟ္မာ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ II.

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

သာမိန္ဒြ *de Holl.*

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

သာမိန္ဒြ *de Holl.*

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ I.

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

သာမိန္ဒြ၊ သာမိန္ဒြ ဟေဋ္ဌမာယာ၊ သာမိန္ဒြ

လယ်

ဤစာပေ၊ အဓိပ္ပာယ်ကျ P. B. IV.

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊ P. B. III,

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

မဟာဗျာဓိ၊ မိမိအာရုံစာပေ၊

သယံ

ဟယသိ၊ ကျွဲဟိဟာဟိရုဏ္ဏရုဏ္ဏသ၊
 ရုဏ္ဏသဟံသ၊ ရုဏ္ဏသဟာဟိဟံသံသိကျ
 နေကရုဏ္ဏရုဏ္ဏသ၊ သာဂိန္တုဇ၊
 နေကသရုဏ္ဏသ၊ ရုဏ္ဏရုဏ္ဏသ၊
 နေကိန္တုဇ၊ သရုဏ္ဏသဟာဟိသ၊
 နေသဟံသ၊ သရုဏ္ဏသဟာဟိသ၊
 နေသဟာသ၊ ဟိသ၊ ရုဏ္ဏသဟာဟိသ၊
 နေသဟာသ၊ ရုဏ္ဏသဟာဟိသ၊

II, ကေသဟာသ၊ ရုဏ္ဏသဟာဟိသ၊

ရုဏ္ဏသ၊ ရုဏ္ဏသ၊
 ယုဏ္ဏသဟာဟိသ၊ ယုဏ္ဏသဟာဟိသ၊
 ယုဏ္ဏသဟာဟိသ၊ သာဂိန္တုဇ၊
 ယုဏ္ဏသဟာဟိသ၊ *de Holl*
 ယုဏ္ဏသဟာဟိသ၊ ရုဏ္ဏသဟာဟိသ၊
 သဟာရုဏ္ဏသဟာဟိသ၊ သဟာရုဏ္ဏသ၊
 သဟာရုဏ္ဏသ၊ သဟာရုဏ္ဏသဟာဟိသ၊
 သဟာရုဏ္ဏသ၊ သဟာရုဏ္ဏသဟာဟိသ၊
 သဟာရုဏ္ဏသ၊ သဟာရုဏ္ဏသဟာဟိသ၊

လယ်

ရဲအမှတ်ကျ ပျံဟိန္ဒြာယက \ ကောဏ္ဍိယရဲအမှတ်ယက
မိဗ္ဗာ ^I.

မိဗ္ဗာကော *zie* မိဗ္ဗာယက.

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် ^{J. Z. 1, 352-7} မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် *de Holl.*

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် = အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် *en* =

အမှတ်အမှတ်အမှတ် *de Holl.*

အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ်အမှတ် (*J. Z.*) မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ် \ အမှတ်အမှတ်အမှတ်

အမှတ်အမှတ်အမှတ် \ အမှတ်အမှတ်အမှတ်

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ် \ မိဗ္ဗာအမှတ်အမှတ်

အမှတ်အမှတ် *de Holl.*

လယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာ \ မိမိ၏အကျိုးအမြတ်အတွက်

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာ \ *de Holl*

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

အကယ်၍ လယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာလယ်ယာ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ဗုဒ္ဓ၊

၂ ဟာဘတ္တိယဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား အနိစ္စသန္တတိစ္ဆာရ်ဘုရား
 ၁. 1, 73-8. *ဓာန* ဟာယတိစ္ဆာရ်ဘုရား

ရဟန္တာ

ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား အနိစ္စသန္တတိစ္ဆာရ်ဘုရား
 ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား
 ရဟန္တာ ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား

ဓာန

^a ဓာနရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာ
 ဓာနရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာ

^b ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား အနိစ္စသန္တတိစ္ဆာရ်ဘုရား
 ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား

ရဟန္တာ

ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား အနိစ္စသန္တတိစ္ဆာရ်ဘုရား
 ဗုဒ္ဓဗျာဟရ်တိစ္ဆာရ်ဘုရား

ဓာန

ဓာနရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာ
 ဓာနရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာရဟန္တာ

ဗွေ၊

၏ကလျ

ပ၏ကလျ၊ ဟ်၏ဗွေဟ်ကလျ၊ ဟ်၏ဗွေဟ်ကလျ၊ ဟ်၏ဗွေဟ်ကလျ၊
 ဟ်၏ဗွေဟ်ကလျ၊ ဟ်၏ဗွေဟ်ကလျ၊ ဟ်၏ဗွေဟ်ကလျ၊ ဟ်၏ဗွေဟ်ကလျ၊

သလ၊

a ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊

b ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊

c ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊

ရလရဟ်

ရလရလရဟ်၊ ဟ်ကလျ၊ ဟ်ကလျ၊

ဟ်ကလျ၊ *zie* ရလရဟ် *boven*.

ဟ်ကလျ

ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊

ဟ်ကလျ

ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊

ဟ်ကလျ

ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊ ဟ်ကလျ၊

(16) Belletrie

သိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေ

ဗျူဟေသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
ဗျူဟေသမ္မာဒါနံ

J. Z. I 26-11

သမ္မာဒါနံ

သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ

Oem: J III, 50-1

သမ္မာဒါနံ

သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ

B. T D. 303 - 3

သမ္မာဒါနံ

သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ

သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ

သမ္မာဒါနံ

သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ
သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ

Indj II, 450 (4).

သမ္မာဒါနံ

သမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ နာမာနာသိက္ခာသမ္မာဒါနံ

J. W. 10-5.

သမ္မာဒါနံ

394-9.

[illegible]

၂ မာကွေမိဂ်တီရသံ၊ မာယောပဒေသနာ၊ တေနာကံ၊ ဝိဇ္ဇာစရန္တ
၃ ကာ၊ တီဆိမိသာကုဏ္ဍဝါရသံ၊ ရှိ D. W. 150-11.

എന്നതിനെക്കുറിച്ചു വിവരം A. P. II, 36. 6.

အထိကကောသလံ | = အထိကကောသလံ | အထိကကောသလံ
 အထိကကောသလံ | = အထိကကောသလံ | အထိကကောသလံ
 အထိကကောသလံ | = အထိကကောသလံ | အထိကကောသလံ

ပုံစံရထား ၁. P. II, 71-9.

ယ

မိမိကံယောက္ခမံ ပုပ္ဖာကံ ဘိယောက္ခမံ ဘိယောက္ခမံ *J. Br. 149-2*

ယယာယ = ယိယ

မိမိကံယောက္ခမံ ဘိယောက္ခမံ *Rm*

ရယောက္ခမံ

ရယောက္ခမံ ရယောက္ခမံ ရယောက္ခမံ ကျောက္ခမံ ဘိယောက္ခမံ *P. I, 2 12*

ယောက္ခမံ

ယောက္ခမံ ဘိယောက္ခမံ ဘိယောက္ခမံ ဘိယောက္ခမံ *B. T. D. 94-9*

v. o. en 97-8 v. o. ယောက္ခမံ ဘိယောက္ခမံ ဘိယောက္ခမံ

ယောက္ခမံ

ယောက္ခမံ *niet* ယောက္ခမံ *4 S. 210 10 v. o. zie* ယောက္ခမံ

ယောက္ခမံ

ယောက္ခမံ

ယောက္ခမံ ဘိယောက္ခမံ *? P. I, 10-11 v. o.*

ယောက္ခမံ

ယောက္ခမံ ဘိယောက္ခမံ *J. W. 154-3 v. o. en As. 247-5 =* ယောက္ခမံ

ယောက္ခမံ *zie* ယောက္ခမံ

ယောက္ခမံ

ကျွမ်း: သမ္မတသံဃာတော်ကျောင်းကျောင်း: ဟိုဟိုကျောင်းသံဃာတော်
 ကျောင်း 1001 N. II, 688-9. *zie J. Z R ကျွမ်းကျွမ်း*

ဟိုဟိုကျောင်း

သံဃာတော်ဟိုဟိုကျောင်း *zie* ကျောင်း

ဟိုဟိုကျောင်း KN.

^a ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း
 ဟိုဟိုကျောင်း, ဟိုဟိုကျောင်း *P. I, 1-7 v. o.*

^b ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း
 ဟိုဟိုကျောင်း, ဟိုဟိုကျောင်း *B. T. D. 461-12.*

^c ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း
 ဟိုဟိုကျောင်း, ဟိုဟိုကျောင်း *D. W. 68-7 v. o.*

^d ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း
 ဟိုဟိုကျောင်း, ဟိုဟိုကျောင်း *P. Dj. 37-2.*

ဟိုဟိုကျောင်း

ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း, ဟိုဟိုကျောင်း
 ဟိုဟိုကျောင်း, ဟိုဟိုကျောင်း *B. T. D. 527-1 v. o.*

ဟိုဟိုကျောင်း

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) B. T. D. 432-8.

မာ

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) P. 1, 67-9.

ဗျာဓိတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) Rm. 122-9 v. o. ဗျာဓိတရား = မာဓာတရား of ဗျာ

ဓာတရား

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) B. T. D. 468.

ဗျာဓိတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) enz

ဗျာဓိတရား

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) P. L. 15.

ဗျာဓိတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) 210 သိက္ခာတရား

မာဓာတရား

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) H. S. 65 p 2.

သိက္ခာတရား၊ ဂုဏ်တရား၊ ဗျာဓိတရား၊ ဗျာဓိတရား၊ မာ
 ဓာတရား (ဗျာဓိတရား) P. 1, 4-10.

ပျံ့စပ်စပ် B. T. D. 49-9. en ခြေစာပျံ့စပ်စပ် W. R. 64-2. v. o.

b ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် B. T. D. 77-6. en ခြေစာပျံ့စပ်စပ် W. R. 65-5

c ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် B. T. D. 101-8 v. o. en 192-7. en ခြေစာပျံ့စပ်စပ် W. R. 65-6 v. o.

d ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် W. R. 65-4 v. o.

e ခြေစာပျံ့စပ်စပ် P. B. I ခြေစာပျံ့စပ်စပ် W. R. 66-3.

f ခြေစာပျံ့စပ်စပ် Pr. M. R. ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် W. R. 66-7.

g ခြေစာပျံ့စပ်စပ် P. B. II. ခြေစာပျံ့စပ်စပ် ခြေစာပျံ့စပ်စပ် W. R.

66-4 v. o

h ឃឹកអំណើប្បស្សន៍ P. B. III. ឃឹកសាសនាបំពេញនូវសេចក្តី
ពុទ្ធិស្វ័យ

i ឃើញឃើញសាសនាបំពេញនូវសេចក្តីឃើញឃើញសាសនាបំពេញនូវសេចក្តី
ឃើញឃើញសាសនាបំពេញនូវសេចក្តីឃើញឃើញសាសនាបំពេញនូវសេចក្តី
ឃើញឃើញសាសនាបំពេញនូវសេចក្តី W. R. 67-7 v. o.

ឃើញឃើញសាសនាបំពេញនូវសេចក្តី

j ឃើញឃើញសាសនាបំពេញនូវសេចក្តីឃើញឃើញសាសនាបំពេញនូវសេចក្តី
ឃើញឃើញសាសនាបំពេញនូវសេចក្តី W. R. 68-1.

k ឃើញឃើញសាសនាបំពេញនូវសេចក្តី id r 6.

ឃើញឃើញសាសនាបំពេញនូវសេចក្តី id r 4.

m ឃើញឃើញសាសនាបំពេញនូវសេចក្តី id r 5.

n ឃើញឃើញសាសនាបំពេញនូវសេចក្តី id r 8.

ឃើញឃើញសាសនាបំពេញនូវសេចក្តី 4. P. 26 5.

ឃើញឃើញសាសនាបំពេញនូវសេចក្តី

ឃើញឃើញសាសនាបំពេញនូវសេចក្តី zie J. Z

(17) Belletrie

11. 249-12 enz. ကောယမိမိသီရိသံသိကိ:

a ဇီဝသေ၊ သတ်တကသိဗျရဟ္မသကာဘဟသဏ္ဌာ ဖြစ်
 သံရတကာဘရဟ္မသကာဘဟသဏ္ဌာ မိမိသေ၊ သေသိကိ၊ ဣ
 ဘဟရုကမိမိသေသိကိ

b သဇဇာဓိရဟ္မ ရဟ္မသဇဇာဓိရဟ္မသိဗျရဟ္မသိဗျရဟ္မသဇဇာဓိရဟ္မ
 ကော၊ ဇီဝသေသဇဇာဓိရဟ္မ

c သဇဇာဓိရဟ္မ သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ
 ဖြစ်ဖြစ်သဇဇာဓိရဟ္မ

d သိဗျရဟ္မ သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ
 သဇဇာဓိရဟ္မ

e သဇဇာဓိရဟ္မ သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ
 သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ

f သဇဇာဓိရဟ္မ

10 သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ
 သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ

20 သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ

1 သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ
 သဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မသဇဇာဓိရဟ္မ

၅၈၈၈၅ P. B. IV en V.

- [illegible]

|| രണ്ടി മാധിന എമാം || പ്രബല്യ || *lett. h.*

- [illegible]

ရဟာဘာပွပ္ဖုတြာဏကံ၊ ယထိသုပ္ပဿ၊

40 ကာ(ကံ)က(ကံ) *enz.* ကံ(ကံ)ကံ(ကံ)ကံ(ကံ) *P. B. IX.*

ပြဿယမိ = နက္ခာ J. Z. R. 317-11.

ပြဿယမိ၊ နက္ခာ *niet* ပြဿယမိ၊ *P. I. 3. 1.*

ဗြဟ္မဗျူဟိတိရဟာ = ဗြဟ္မဗျူဟိ *van* နက္ခာဗြဟ္မဗျူဟိ

သက္ကဗဟိကရဟာဗြဟ္မဗျူဟိ၊ ကလိကဗဟိကရဟာဗြဟ္မဗျူဟိ

ကရဟာဗျူဟိ 1896. (R. D. no. 57.)

ဗြဟ္မ

က(ဗြ)ရဟာဗျူဟိ *J. Z. 1, 87-6.* = က(ဗြ)ရဟာဗျူဟိ

က(ဗြ) *enz.*

ပရဟိတိရဟာ = ပရဟိတိ *Dr. Brandes* = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ *blz 38-3 v. o. enz.* ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ *Dr. Brandes* = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

* ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

ပရဟိတိရဟာဗျူဟိ = ပရဟိတိရဟာဗျူဟိ

[illegible]

למשל

ආගමික නිදහස සහ අනන්තරතාවය

॥ श्री गणेशाय नमः ॥

ဘုရားရှင်တို့၏အားကိုးခြင်း

முன்

[illegible]

ရကမ္ဘီပရဟံသမ္ဘကအေ၍ရကမ္ဘီပရဟံသမ္ဘက

ကမ္ဘီ 29 နေမိသမ္ဘကမ္ဘီပရဟံသမ္ဘက 1629. zie
B. T. D. 529-12 v. o.

မကမ္ဘီပရဟံသမ္ဘက 29 နေမိသမ္ဘက

ရကမ္ဘီပရဟံသမ္ဘက 29 နေမိသမ္ဘက

မကမ္ဘီပရဟံသမ္ဘက 29 နေမိသမ္ဘက

မိသမ္ဘကမ္ဘီပရဟံသမ္ဘက

မကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘက ရကမ္ဘီပရဟံသမ္ဘက

ရကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘက ရကမ္ဘီပရဟံသမ္ဘက

မိသမ္ဘကမ္ဘီပရဟံသမ္ဘက P. I, 8-5 v. o.

မကမ္ဘီပရဟံသမ္ဘက

ကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘက

P. I, 9-2. ကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘက

မကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘက 0 မကမ္ဘီပရဟံသမ္ဘက

မကမ္ဘီပရဟံသမ္ဘက

မကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘက

မကမ္ဘီပရဟံသမ္ဘက P. I. 61-11 en Ks. 165-1

မကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘကမ္ဘီပရဟံသမ္ဘက

ဟိုဟိုကလီ

သိက္ခာကလီမ္ပယ် - သိက္ခာကလီ

သိက္ခာကလီ | of သိက္ခာ en သိက္ခာ | သိက္ခာကလီ

သိက္ခာ - သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ

သိက္ခာ - zie J. Z. II, 243 - 14 v o

b သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ

c 1^o သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ

2^o သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ

3^o သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ သိက္ခာကလီ

သိက္ခာ - zie သိက္ခာ

သိက္ခာ en သိက္ခာ သိက္ခာ သိက္ခာ

သိက္ခာ သိက္ခာ သိက္ခာ သိက္ခာ

သိက္ခာ

သိက္ခာ - zie သိက္ခာ en သိက္ခာ

(18) Belletrie

ဟူ၍ ဟုတ်ကောင်းသော စာအုပ်များကို ဟုတ်ကောင်းသော စာအုပ်များကို
 ကံမိကျွမ်းကျင်သူများက ဆိုသည်။ အထူးသဖြင့် ဟူ၍ ဟုတ်ကောင်းသော
 Z 1, 74-11 v. 0. အထူးသဖြင့်

ဟူ၍
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း
 ကံမိကျွမ်း

ဟူ၍ ဟုတ်ကောင်းသော စာအုပ်များကို

ဟူ၍ ဟုတ်ကောင်းသော စာအုပ်များကို

ဟူ၍ ဟုတ်ကောင်းသော စာအုပ်များကို

ဟူ၍ ဟုတ်ကောင်းသော စာအုပ်များကို

ပျဉ်းကျ = ဘဏ္ဍိကျ

သဗ္ဗပဓိရတနန္တိရိယံသာမဏိယပျဉ်းကျ မင်္ဂရဏာရဿ

ပျဉ်းကျ: ဘဏ္ဍိကျ R. T. 85-2

သဗ္ဗကျအရံ

ဂ္ဂဝံသာဘဝသဗ္ဗကျအရံမဂ္ဂိကျ၊ ပိတ္တိဇ္ဇာရံရဟဘာသပ

သဗ္ဗဗျရဘ၊ ကာယကံဗျတ္တိယိကယယံ J. Z. I, 75 5 ကာယကံ

ကာရဏဿ 100k ကာရဏသကာရံ en ကာယ ရဇ္ဇာသဗျ

ဂ္ဂိယံ

ဂ္ဂိယံ၊ ရဟဘရဟမာဘဂျ ဖြူကဏ္ဍိ၊ ဗျာသရမ္ပဂ္ဂိယံ

ဗျာသပိတသဗ္ဗကျအရံ၊ သာမိရဏာရိယသာရဟဒုသမိသဏ

ကာရဏိ

ပျဉ်

ပျဉ်သဗ္ဗဘရဏဏိဇ္ဇာ

Rantj: 166 (65)

သဗ္ဗကျ zic ကိယုဗျ

သဏ N. သဓိ R.

ပျဉ်ကသဓိကဏ္ဍိ . . . ပျဉ်ကပိကိယဓိကဏ္ဍိ . . .

. . . ပျဉ်ကပိကိယဓိရဏာရိယရဏဏိ J. Z. II,

ပျဉ်

သီယန္တုသန္တကိပ္ပာနိ P. I, 10—1 v. o,

သီယန္တုသန္တကိပ္ပာနိ B. J. 99 p 10

ယယသ = ယတက္ခယသန္တကိပ္ပာနိ J. Z. R. 324—1.

ယသန္

ယသန္ဓုယန္တ W. W. 2—9 v. o. on Kanth. 14—1.

ယဗ္ဗကိ

ယိကံဗိရုတ္တံယဗ္ဗကိပ္ပာနိပ္ပိယသန္တကိပ္ပာနိ B. T. D. 534—11.

ယဗ္ဗကိရသ ?

ရသကသန္တယဗ္ဗကိပ္ပာနိသန္တကိပ္ပာနိရသကသန္တကိပ္ပာနိ
ယဗ္ဗကိရသကိပ္ပာနိယဗ္ဗကိရသကိပ္ပာနိသန္တကိပ္ပာနိ
K T 83—4 v. o.

ယဂိ

ယဗ္ဗကိပ္ပာနိယဂိသန္တကိပ္ပာနိရသကိပ္ပာနိ J. Z. I, 61—5 = 0

ရသကရသန္

• ယဗ္ဗကိ *zie* သန္တကိပ္ပာနိ

ယဗ္ဗကိ

ယဗ္ဗကိရသန္တကိပ္ပာနိယဗ္ဗကိရသန္တကိပ္ပာနိသန္တကိပ္ပာနိ

ကျွန်ုပ်တို့၏အမည်အဖြစ်အသွယ်
 ဖ.ဝ. = သာသနာ့ရုံးအသုံးအဆောင်များ
 B. T. D 249-7

ရသေ့ရဲကန်

အသုံးအဆောင်ရသေ့ရဲကန်အသုံးအဆောင်များ *Kontj. 18. p 31.*

ရသေ့ရဲကန်အသုံးအဆောင် 1001 N. 1, 562--6 ဖ.ဝ.

သေ့

ကျွန်ုပ်တို့၏အမည်အဖြစ်အသွယ် *J. Z. R. 34 (21)* သေ့ရဲကန် *J. Z. de Holl*
 7 (10) ရသေ့ရဲကန်အသုံးအဆောင်များအသုံးအဆောင်များ

ရသေ့ရဲကန်အသုံးအဆောင်များ (ကျွန်ုပ်တို့၏အမည်အဖြစ်အသွယ်) ပြုစုထားသောရသေ့ရဲကန်အသုံးအဆောင်များ
 ရသေ့ရဲကန်အသုံးအဆောင်များ

ရသေ့ရဲကန်အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ
 အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ

ရသေ့ရဲကန်အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ
 အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ

ရသေ့ရဲကန်အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ
 အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ

ရသေ့ရဲကန်အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ
 အသုံးအဆောင်များအသုံးအဆောင်များ အသုံးအဆောင်များအသုံးအဆောင်များ

မာတု

ရကော ဘိက္ခုနီရဿ ရကော၊ သမာဓိယှုရဿ ဘိယသိမ္မိဘဏှ၊
 ရကော ဘိယဘသိဇ၊ ရကော ဘာဏိသိက္ခဏာ ဘိယယံရဿ ရ
 ရကော သမာဓိယှုရဿ ဘာဏိသိက္ခဏာ ဘိယယံ *J. Z 1, 247 2*
en P. L II, 11-3 v 0. ဘိယယံ ဘိက္ခုနီရကော ဘိက္ခုနီရဿ
 သမာဓိယှုရဿ၊

ရကော ဘိက္ခုနီရဿ သမာဓိယှုရဿ၊
 ရကော ဘိယရဿ ရကော၊ သမာဓိယှုရဿ ရကော ဘိယသမာဓိ
 ရကော ဘိယသိက္ခဏာ ဘိယသမာဓိ ရကော ဘိယသမာဓိ
 သမာဓိယှုရဿ၊

ရကော ဘိယသိက္ခဏာ ဘိယသမာဓိ ရကော၊ သမာဓိယှုရဿ ရကော ဘိယသမာဓိ
 သမာဓိယှုရဿ၊
 ရကော ဘိယသိက္ခဏာ ဘိယသမာဓိ ရကော၊ သမာဓိယှုရဿ ရကော ဘိယသမာဓိ
 သမာဓိယှုရဿ၊

ရကော ဘိယသိက္ခဏာ ဘိယသမာဓိ ရကော၊ သမာဓိယှုရဿ ရကော ဘိယသမာဓိ
 သမာဓိယှုရဿ၊
 ရကော ဘိယသမာဓိ ရကော၊ သမာဓိယှုရဿ ရကော ဘိယသမာဓိ
 ရကော ဘိယသမာဓိ ရကော၊ သမာဓိယှုရဿ ရကော ဘိယသမာဓိ

(19) Belletrie

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
 Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

သတ္တ

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိမိန္ဒိမိဗ္ဗေ၊ နေယျတ္တိယန္တကန္တ

ကာကန္တမိဗ္ဗေ၊ ရကောဘိဇာဗ္ဗေ၊

ရကောဘိဇာဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊ သမိန္ဒိ

ယာဘရန္တဘိဇာဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊ ရကောဘိဇာဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊

ရကောဘိဇာဗ္ဗေ၊ ရကောဘိဇာဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊

ရကောဘိဇာဗ္ဗေ၊ ရကောဘိဇာဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိမိဗ္ဗေ၊

ရကောဘိဇာဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိမိဗ္ဗေ၊

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိမိဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိမိဗ္ဗေ၊ နေယျတ္တိယန္တကန္တ၊

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိမိဗ္ဗေ၊

ရကောဘိဇာဗ္ဗေ၊ သတ္တဘိက္ခိမိန္ဒိမိဗ္ဗေ၊

သော

ပြီဆိုကြ၍ ၊ အံ့ရတနာက ဘာကျ နေသကဲ့သို့ ၊ အံ့ကြရသော
ကျ ရသသကဲ့သို့ ၊

ပြီဆိုရသောကျ ရတနာကျ
ပြီဆိုရသောကျ ကျရသောကျ } သောယူသောသောသော
ဘကျ ၊

သောသောသောသောသော ၊ သောသောသောသောသော သောသောသောသောသော ၊ ရသ
သောရသသောသောသော ရသသောသောသောသော

သောသောသောသောသော ၊ သောသောသောသောသော သောသောသောသောသော ၊ ရသ
သောရသသောသောသော သောသောသောသောသော

ပြီဆိုသောသော သောသောသောသောသော သောသောသောသောသော ၊ ရသသောရ
ရသသောသောသော သောသောသောသောသော

သောရသသောသောသော သောသောသောသောသော သောသောသောသောသော ၊ သောသောသော
သောသောသောသောသော သောသောသောသောသော

သောရသသောသောသော ၊ သောသောသောသောသောသောသောသောသောသောသော
သောရသသောသောသောသောသောသောသောသောသောသောသောသော

သောသောသောသောသော သောသောသောသောသောသော သောရသသောသောသော
သောသောသောသောသော

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

မာဏ

သံသယရှိ၏။ သံသယရှိသောအခါ၌ မာဏရှိရမည်။
 ပစ္စည်းတို့ကိုလည်း မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။

သံသယမရှိဘဲလည်း မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။

သံသယမရှိဘဲလည်း မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။

သံသယမရှိဘဲလည်း မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။

မာဏရှိသောအခါ၌

မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။
 မာဏရှိသောအခါ၌ မာဏရှိရမည်။

မာဏရှိသောအခါ၌

ရသရသရဏာ ဘာသာ၏သက္ကဋ္ဌာန် *Hs. 50 p 11.*

ရသရသဗျ

ဏာ၏သက္ကဋ္ဌာန် ဘာသာ၏သက္ကဋ္ဌာန် သက္ကဋ္ဌာန် ဘာသာ၏သက္ကဋ္ဌာန်
 မှတ်တမ်းရသရသဗျ၏သက္ကဋ္ဌာန် ဘာသာ၏သက္ကဋ္ဌာန်
Oem. J.

သိဗျ

သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် *B. J. 163 p 58.*
 သိဗျ၏သက္ကဋ္ဌာန် *W. W. 55-5.*

သိဗျ

သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် *1001 N. II, 483-2.*

သိဗျ

သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် *T. 32 (62) 2.*

သိဗျ = သိဗျ

သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် *zie သိဗျ*

သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန်
 သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန် သိဗျ၏သက္ကဋ္ဌာန်

အိန္ဒြ

လောက အကောသက နှိဘဒ် အိန္ဒြ ဖေယံ သာသန ယယက ဂုဏ်၊ J. W.
2-10.

ဂုဏ် ၁ (၁၆)

ဂုဏ် ၁ ဂုဏ် ၁ နှိ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁
J. Z. I, 131-5.

လောက အကောသက နှိ ဂုဏ် ၁ (၁၆) ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁
J. W.

အိန္ဒြ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁
P. I, 153-8.

သောက ဂုဏ် ၁ (၁၆) ဂုဏ် ၁ Zamsp L Th. Majher 123-7 v. o.

သောက ဂုဏ် ၁ (၁၆) ဂုဏ် ၁ T. A.

အကောသက

အကောသက ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁
J. W. 175-1.

အဂ္ဂိန္ဒြ

အဂ္ဂိန္ဒြ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁ ဂုဏ် ၁
Oem. J.

အဂ္ဂိန္ဒြ

ဘုရားရှင်တို့၏အမည်ကို ခေါ်ဝေါ်ရမည်။ ထိုအမည်ကို
ခေါ်ဝေါ်ရမည်။

အမည်

အမည်၏အဓိပ္ပာယ်မှာ *met* မှီ *B J. 58 p 5.*

အမည်

ရှင်တို့၏အမည်ကို ခေါ်ဝေါ်ရမည်။ ထိုအမည်ကို
ခေါ်ဝေါ်ရမည်။ *J. Z II, 247-11.*

အမည်

ရှင်တို့၏အမည်ကို ခေါ်ဝေါ်ရမည်။ *Letter kunde de Hol-*
lander blz. 21-2 v o enz. အမည်၏အဓိပ္ပာယ်မှာ

1^o အမည်၏အဓိပ္ပာယ်မှာ ခေါ်ဝေါ်ရမည်။ အမည်၏အဓိပ္ပာယ်မှာ

2^o အမည်၏အဓိပ္ပာယ်မှာ ခေါ်ဝေါ်ရမည်။ အမည်၏အဓိပ္ပာယ်မှာ

3^o အမည်၏အဓိပ္ပာယ်မှာ ခေါ်ဝေါ်ရမည်။ အမည်၏အဓိပ္ပာယ်မှာ

မိမိတို့ သက်ရှိတို့အသက်အရှည်

11^a အတ္တု၊ ဟတ္တုရတနာတို့သေသက်သက်တော်၊ ကံတော်
 ခြံကာမာသင်္ခရမ္မ၊ ဟတ္တုရတနာသေသက်တော်၊
 မိမိတို့အသက်တော်

1^a ကံတော်၊ ကံတော်သက်တော်သေသက်တော်၊
 သေသက်တော်၊ သေသက်တော်သေသက်တော်၊
 ရတနာသေသက်တော်

13^e ဟတ္တုရတနာသေသက်တော်၊ ဟတ္တုရတနာ = သေသက်တော်
 ရတနာသေသက်တော်၊ သေသက်တော် = သေသက်တော်
 သေသက်တော်၊ သေသက်တော်သေသက်တော်၊
 ရတနာသေသက်တော်

14^e ဟတ္တုရတနာသေသက်တော်၊ ဟတ္တုရတနာ = သေသက်တော်
 သေသက်တော်၊ သေသက်တော်သေသက်တော်၊
 သေသက်တော်၊ သေသက်တော်သေသက်တော်၊
 သေသက်တော်၊ သေသက်တော်သေသက်တော်၊
 သေသက်တော်၊ သေသက်တော်သေသက်တော်

15^e ကံတော်သေသက်တော်၊ ကံတော်သေသက် = သေသက်တော်

ရမ္မာဒကပ္ပာ

ယ *enz*

ယာယအာ \ ယာယအာ

ရာရာအာ \ ရာရာအာ

ဘာသာအာ \ ဘာသာအာ

ယိဗျ \ ယိဗျ *810*

ယာယအာ \ ယာယအာ | ယာယအာ

ရမ္မာ \ ရမ္မာ

ယိဗျ \ ယိဗျ

ယာယအာ \ ယာယအာ | ယာယအာ = ရမ္မာရမ္မာ

ယာယအာ \ ယာယအာ | ယာယအာ *D. W 70-12*

ယာယအာ \ ယာယအာ ? *P. S*

ယာယအာ \ ယာယအာ

ယာယအာ \ ယာယအာ *A. P. 139-4 v o*

ယာယအာ \ ယာယအာ | ယာယအာ ? *P. S.*

ယာယအာ \ ယာယအာ " " "

ယာယအာ \ ယာယအာ " " "

ယာယအာ \ ယာယအာ \ ယာယအာ

ရယ်ၤကယုာ

ယိယာကရဟူရယရယၤ ကယယာကး

ကရယဟူကဟူၤ ယိယိး ယာဟူၤ

ဟူယာကး ဟူယာဟူၤ | ရဟာကရယာ | P. 8

ဟူယာကး ဟူယာဟူၤ | ယယဟူဟူရဟူကဟူရဟူၤ

ရဟာဟူၤ | de Holl ကဟူၤ

ကဟူကး ကဟူကိး

ရယ်ၤကယုာ en ယဟူၤ

| ရယ်ၤကယုာယရဟူကယဟူၤ ယိဟူၤ ယိဟူၤ ယဟူၤ

ရယ်ၤကယဟူၤ ယဟူၤ

i	}	ယိယိး ယာ	}	ကယယာကး
e				
ee				
o				

| ယဟူရဟူ i - e mel ယာ |

ယာကိယိး ယာကိယိယာ | ယာဟူဟူၤ |

ဟူၤ ယဟူၤ

ဟူၤ ယဟူယာ

မပွဏ်၊ မပွဏ်ယ၊

ကေဏရဏ၊ ကေဏရဏယ၊

ကမိယိ P. S.

ပြိကရဏ၊ ပြိကရဏယ၊

ဃာဝံ ယမိး ကေဏရဏ၊ *en* ပြိကရဏယမိယဏယ

ကေဏရဏယရဏ၊ ကေဏရဏယရဏ

| ယုဏ္ဏံ ယဗျ *oe o met* ယ |

ကဏ္ဍ၊ ကဏ္ဍယ၊

ရဏ္ဍ၊ ရဏ္ဍယ၊

မဏ္ဍ၊ မဏ္ဍယ၊

ပဏ္ဍ၊ ပဏ္ဍယ၊

ကဏ္ဍ၊ ကဏ္ဍယ၊

ကေဏ္ဍ၊ ကေဏ္ဍယ၊

ယဏ္ဍ၊ ယဏ္ဍယ၊

ကေဏ္ဍ၊ ကေဏ္ဍယ၊

ကိန္တရဏ၊ ကိန္တရဏယ၊

ဗျ = ရဏ

ဗြူ ယဃရဏဗျ 4. P. 44-4

အဟူ၍ ဟူကတယုယျ ၊

အဟူဟူကတယုယျဟူ၍ အဘူဟူ၍ အဘူဟူ၍ Indj. 11,
187 (33)

ဟူကတယုယျဟူ၍ J. Z I, 346-8.

ဟူကတယုယျဟူ၍ id 111-8 en 313-9.

ဟူကတယုယျဟူ၍ K. T. 13-1.

ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍
ဟူကတယုယျဟူ၍ 1001 N. 1, 468-3

အဘူဟူ၍ *niet* ဟူ၍ H. S. 124 p 10. *Zie* ဟူ၍ ဟူ၍
ဟူ၍

ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ B. J.
160 p 39.

အဘူဟူ၍ *zie* ဟူ၍ ဟူ၍

ဟူကတယုယျဟူ၍ ဟူကတယုယျဟူ၍ *zie* ဟူကတယုယျဟူ၍

ဟူကတယုယျဟူ၍ = ဟူကတယုယျဟူ၍ J. Z II, 222-15.

ဟူကတယုယျဟူ၍ = ဟူကတယုယျဟူ၍ P. L. I. 168-3.

ဟူကတယုယျဟူ၍ *zie* ဟူ၍

ဟူကတယုယျဟူ၍

(21) Bolleto

ဟူသောစာအုပ်တစ်စောင်ရှိရာ၌ အောက်ပါအတိုင်း ဖော်ပြထားသည်။
 ရန်ကုန်၊ ဗမာ့သမိုင်းတိုက်၊ ဗမာ့သမိုင်းတိုက်၊ ဗမာ့သမိုင်းတိုက်၊ ဗမာ့သမိုင်းတိုက်၊
 4 v o.

အောက်ပါအတိုင်း ဖော်ပြထားသည်။
 အောက်ပါအတိုင်း 4 P. II, 71-10 v o
 အောက်ပါအတိုင်း

အောက်ပါအတိုင်း ဖော်ပြထားသည်။
 အောက်ပါအတိုင်း 25 ရန်ကုန်၊ ဗမာ့သမိုင်းတိုက်၊
 15 ရန်ကုန်၊ ဗမာ့သမိုင်းတိုက်၊ J. W. 76-1. | အောက်ပါအတိုင်း |

အောက်ပါအတိုင်း

အောက်ပါအတိုင်း R. T. 65 (127)

အောက်ပါအတိုင်း

အောက်ပါအတိုင်း ဖော်ပြထားသည်။
 အောက်ပါအတိုင်း 49
 3 v o

အောက်ပါအတိုင်း

အောက်ပါအတိုင်း ဖော်ပြထားသည်။
 အောက်ပါအတိုင်း

பாஷி

Sing P. 209-2

ഭാഗ്യം

Original from
CORNELL UNIVERSITY

බාහිර සහ අන්‍ය සාධකයන්ගේ අන්තර්ගතයන් සහ අන්තර්ගතයන්
 සහ අන්තර්ගතයන් B T D. 473-8 v o
 සහ අන්තර්ගතයන් id 587-11.

Kanj. 54 p 46.

$$\text{ဆက်သွယ်မှု} = \text{ကုမ္ပဏီများ}$$

မာကျယ်စွာ ဖတ်ရှုရန် အားပေးပါ။
 မာကျယ်စွာ ဖတ်ရှုရန် အားပေးပါ။
 မာကျယ်စွာ ဖတ်ရှုရန် အားပေးပါ။

P. 80-2 v. o.

සා.ප.ක.ග.හි : පි. 1, 284-11 v. 6.

பெரிய நகரங்களில் இருந்து வந்தவர்களைப் பற்றிய செய்திகள்
மேல்க்கண்டவைகளால் மட்டுமல்லாமல், மேல்க்கண்டவைகளால் மட்டுமல்லாமல்,
மேல்க்கண்டவைகளால் மட்டுமல்லாமல், மேல்க்கண்டவைகளால் மட்டுமல்லாமல்,

M. M. 37-11.

Digitized by Google

ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ
 ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ *Indj II, 166-27)*

ဗုဒ္ဓကောသလ

ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ
 ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ *K.T. 203-170*
 ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ *653*
 ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ *7320*
 ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ *1001 N. II, 128-12.*

ကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတကောသလကုမ္ဘာသမ္မတ

ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ
ကောသလကုမ္ဘာသမ္မတ	ကောသလကုမ္ဘာသမ္မတ	= ကောသလကုမ္ဘာသမ္မတ

R. D. 1896 no. 52.

ပြုစုသောကြောင့်အားဖြင့် အားဖြင့် : ရဟန်းတို့ : ယဉ်ကျေး
 ပြုစု : ယဉ်ကျေး
 ကြောင့်အားဖြင့် အားဖြင့် . . . | ရဟန်းတို့ |
 အားဖြင့် အားဖြင့် . . .
 အားဖြင့် အားဖြင့် . . . | ရဟန်းတို့ |
 အားဖြင့် အားဖြင့် . . .
 အားဖြင့် { အားဖြင့် . . . | ယဉ်ကျေး |
 အားဖြင့် { အားဖြင့် . . . | ယဉ်ကျေး |
 အားဖြင့် အားဖြင့် . . . | ယဉ်ကျေး |
 အားဖြင့် အားဖြင့် . . .

Zie T. A. 192-4 v. a.

အားဖြင့် ?

ယဉ်ကျေးအားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်

K. T. 227-10.

အားဖြင့်

အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်
 အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့် အားဖြင့်

J. W. 13-5.

ရဟံသာရဟံသာရဟံသာ သယံသိပ္ပမာနိဗြဟ္မာသန္တိန္
 နိမရတ္တံ ပုပ္ဖိကမာယန္တိန္ ကရယန္တိန္
 ဘရဟ္မရဟံသာရဟံသာ ကရယန္တိန္ သုတ္တရန္တိ
 မာနိ J. Z. II, 68-17.

ဗျာ

ဟန္တိပ္ပမာနိ ကရယန္တိန္ ဗျာဟံသာရဟံသာ
 သန္တိကမာယန္တိန္ ၃ ၈ ၈၈-၄.

သန္တိကမာယန္တိန္ ^{en} သန္တိကမာယန္တိန္ = ရဟံသာရဟံသာ ^{en} ကရယန္တိန္ ^T
 4. 31-1 v o.

ဗျာ

သိန္တိပ္ပမာနိ | = သိန္တိပ္ပမာနိ ရဟံသာရဟံသာ of o ရဟံသာရဟံသာ |

သန္တိကမာယန္တိန္ of { = သိန္တိပ္ပမာနိ ရဟံသာရဟံသာ
 သန္တိကမာယန္တိန္

သန္တိကမာယန္တိန္ ^{zie} သိန္တိပ္ပမာနိ

သန္တိကမာယန္တိန္ ဗျာဟံသာရဟံသာ ^T 4. 10-1 ^{zie} သိန္တိပ္ပမာနိ ^{en}

ရဟံသာရဟံသာ

သန္တိကမာယန္တိန္ သိန္တိပ္ပမာနိ သန္တိကမာယန္တိန္ ^{id}

8-4.

မာယာ ငါးကွက် = မာယာ ^{၁၁၀} ကွက်

မာယာ ငါးကွက် = မာယာ ကွက်

မာယာ ငါးကွက် ငါးကွက် ငါးကွက် မာယာ ငါးကွက်
 သာ . . . P. I, 5-7 v. o.

မာယာ ငါးကွက် ငါးကွက် ငါးကွက် P. W. 236-9 v. o.

မာယာ ငါးကွက် ငါးကွက် *ens.* P. I, 64-10 v. o.

မာယာ

မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက်
 မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက်
Sing P. 200-7 v. o.

မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက်
 မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက် မာယာ ငါးကွက်
id 198-8 v. o.

မာယာ ငါးကွက် = မာယာ ငါးကွက်

Malensch djahoech = မာယာ ငါးကွက် J. Z. II, 229-16.

မာယာ ငါးကွက် = မာယာ ငါးကွက်

မာယာ ငါးကွက် = မာယာ ငါးကွက် *Indj.* II, 315 (4)

မာယာ ငါးကွက် ?

မာယာ ငါးကွက် မာယာ ငါးကွက် G. C. T. van Dorp en Co.

(22) Belletrie

Samarang 1887 62-2.

ဆာဏ္ဍာ

ရဟရဟ္မသမ္ပဟာဏသပ္ပ: သိဓိဏ္ဍာ, ဘာဏဏ္ဍီဓိဏ္ဍီ
 ဓိဓိဏ္ဍီ *Indj. 11, 9 (23)*

ဓိဓိဓိဓိ

ဏာသံသယိဓိဓိဓိ *B. T. D. 641-6 v o.*

ဏာဏ္ဍာဏ္ဍီဓိဓိဓိဓိ *id r 2 v o.*

ဗျဿာဏာ

ဟာဏရဟရဟ္မရဟ္မဟာဏရဟ္မဟာဏရဟ္မဗျဿာဏာဏ္ဍီဓိဓိဓိ
J. W. 17 (18) 1.

ဓိဓိ

ဏ္ဍ: ဘာဏ္ဍာ, ဘာဏ္ဍာ, ဘာဏ္ဍာ, ဘာဏ္ဍာ, ဘာဏ္ဍာ, ဘာဏ္ဍာ, ဘာဏ္ဍာ, ဘာဏ္ဍာ
 ဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိ *P. I, 68-7 v. o.*

ရဟ္မာဏ ဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိ

ဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိ (b)

ဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိ

ဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိ *I. J. Z. I,*
229-4 v. o. ဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိဓိ

ကံၤနီၤယံၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ J. 2. 1,

58-3 v o zonder ဟွံၤ

ဂုဏ်ၤ

၂ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

မိၤ

၂ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ ဂုဏ်ၤ

3e ကာ၏ဗျံ၊ သုတေသန၏အိဏာပ၊ ဆံသရဟွယံဗျံဗျံ
သကုဗ္ဗ၏ဗျံဗျံဗျံဗျံ

4e ကာပဏ္ဍ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဆံသရဟွယံ
ဗျံဗျံဗျံဗျံ

5e ကာဗိဇာ၊ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဗိဇာ
ဗျံဗျံဗျံဗျံ

6e ကာဗျံ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဆံသရဟွယံ
ဗျံဗျံဗျံဗျံ

7e ကာဗိဇာ၊ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဆံသရဟွယံ
ဗျံဗျံဗျံဗျံ

8e ကာဗျံ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဆံသရဟွယံ
ဗျံဗျံဗျံဗျံ

9e ကာဗိဇာ၊ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဆံသရဟွယံ
ဗျံဗျံဗျံဗျံ

10e ကာဗျံ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဆံသရဟွယံ
ဗျံဗျံဗျံဗျံ

11e ကာဗိဇာ၊ ဝါသကုဗ္ဗ၏ဗျံဗျံဗျံဗျံ ဆံသရဟွယံ
ဗျံဗျံဗျံဗျံ

ဟိယုံသိခိယဟုံ၊ ပိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာရုဗ္ဗာယမ္မာနာ
ဗ္ဗာယမ္မာနာ။

ဟိယုံသိခိယဟုံ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဟာယရုဗ္ဗာယမ္မာနာ၊ KN. ဂိရုဗ္ဗာယမ္မာနာ၊ ပိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
သိခိယ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဂိရုဗ္ဗာယမ္မာနာ၊ KN ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊

ဟာယရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဂိရုဗ္ဗာယမ္မာနာ၊ KN. ဂိရုဗ္ဗာယမ္မာနာ၊ ပိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဂိရုဗ္ဗာယမ္မာနာ၊ KN. ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ဟာယရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊
ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊ ဂိရုဗ္ဗာယမ္မာနာ၊

ကကရကကံသီ၏၏

ယာမ္ဗုရကကရက *zie* ကံယာယုဏ္ဏ

ရယာရကကကက

ရယာရကကံသီ၏၏

ယာယာယုဏ္ဏသီ၏၏ ယုဏ္ဏသီ၏၏ ယာယာယုဏ္ဏသီ၏၏

ရယာယုရကကကရက

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏ *J. Z. I, 150-10 v o.*

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ယာယာယုဏ္ဏသီ၏၏

ဘာရကံသီ၏မို့

ကောကံဟာသီ၊

ကိယံသီသောသော

ကိယံသီသောသော

ကိယံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကောကံသီသောသော

ကကရကကံတိကိန္တ
 ဟိ: ကိန္တိကိန္တ

သကကကိရကက

ရကကံသကက

ရကကကရကက

ဟိဟိကကကကကက

သကကရကက

ရကကကိက

ဟိကကကက

ရကကကိက

သကကက

သကကက

သကကက

ရကကရကကရကက

သကကက

ရကကရကက

သကကက

သကကက

ကက ဂကကံ ဝိဇ္ဇာဓိ

ကကက အယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ *van* ကယဉ္ဇယ ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

ကယဉ္ဇယ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ *RN. P. I, 72-11.*

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကံမိမိမိ

ကကရကကိကိကိ

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက Spr. = ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

ကကကကက

၅၂၂ ခိမိ *zie* အယိဟယ

ကျ

အံယကံပိကကကျံရကံရကံ *zie* ယိက

ယုယိကကကျံရကံ *J. W. 165- 2 v. o.*

ရကံယကကျံရကံ ဟိကရကံယကကျံရကံ *Bloemlesing 107-2. v. o.*

ဂိဂိ

အံယကံပိကကကျံဂိဂိယကကျံ *zie* ယိက

ကျ

အံယကကျံရကံယကကျံရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ

ရကံယကကျံရကံ = ရကံယကကျံရကံ *M. M. 12-10 v. o.*

ကျကမိ

ရကံယကကျံရကံ *Rm. 279-1 v. o.*

ကဏ္ဍက

ယက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊
 ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယကဏ္ဍ

ယကဏ္ဍ ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ J. Z. II, 76 (2).

ယက ခုမ္မု၊ ဩက ခုမ္မု၊

ယက ခုမ္မု၊ ဩက ခုမ္မု၊ *verk* v. ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယကဏ္ဍ

ယကဏ္ဍ ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယကဏ္ဍ

ယကဏ္ဍ ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယကဏ္ဍ

ယကဏ္ဍ ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊
 ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊
 ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ယကဏ္ဍ

ယကဏ္ဍ ခုမ္မု၊ ဩက ခုမ္မု၊ ဩက ခုမ္မု၊

ကျွန်းသံ

ရတနာသံ၊ သီလိကော၊ အရတနာသံ၊ ဟူသည်။

ဟူ၏

ဟူ၏သံ = ဟူ၏သီလိကော

ဟူသံ

၁။ ဟူသံဟူသံကောဟူသံသီလိကောဟူသံ၊ သီလိကောရတနာရတနာ၊
 ဟူသံ၊ ဟူသံ၊ သီလိကောဟူသံ၊ အရတနာရတနာရတနာ၊
 သီလိကောဟူသံ၊ ဟူသံ၊ အရတနာရတနာရတနာဟူသံ၊

၂။ အရတနာဟူသံ၊ သီလိကောဟူသံ၊ အရတနာဟူသံ၊
 သီလိကောဟူသံ၊ အရတနာဟူသံ၊

၃။ အရတနာဟူသံ၊ သီလိကောဟူသံ၊ အရတနာဟူသံ၊
 သီလိကောဟူသံ၊ အရတနာဟူသံ၊

ရဟူသံ

အရတနာဟူသံ၊ သီလိကောဟူသံ၊ အရတနာဟူသံ၊
 သီလိကောဟူသံ၊ အရတနာဟူသံ၊

ဟူသံ

ရဟူသံ၊ အရတနာဟူသံ၊ သီလိကောဟူသံ၊ အရတနာဟူသံ၊
 သီလိကောဟူသံ၊ အရတနာဟူသံ၊

(25) Belletre

ကျာ်းကျာ်း

ဟိလဟိလဟဟ်ရကရဟ်ဟဟ် *id* 6 (37).

ဟိလ

ဟိလဟိလဟဟ်ဟိလဟဟ် *of* ဟိလဟဟ် *id* 84 (37 on 36)

ဟဟ်

ဟဟ်ဟဟ်ဟဟ် *id* 7 (38).

ဟဟ်ဟဟ်ဟဟ် ဟိလဟဟ်ရကရဟ်ဟဟ်ရကရဟ်ဟဟ်
ဟဟ်ရကရဟ်ဟဟ်

ဟဟ်ဟဟ်

ဟဟ်ဟဟ်ဟဟ် ဟဟ်ဟဟ်ဟဟ် *id* 84 (38)

ရဟ်ရဟ်

ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ်
ရဟ်ရဟ် *id* 7 (43).

ဟဟ်ဟဟ်

ဟဟ်ဟဟ်ဟဟ်ဟဟ်ဟဟ်ဟဟ် *id* 164 (74).

ရဟ်ရဟ်ရဟ်ရဟ်ရဟ်

ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ်ရဟ် *id* 135 (372).

ဟဟ်ဟဟ်

ကျာလကျ

ဟာပိယုဒ်ဟိယု = ဟာပိယုဒ်ဟိယု

ဟိယု

ရဟာပိယုဟိယု၊ ဟိယုရဟာပိယုရဟာပိယုရဟာပိယု
ဟိယုဟိယုရဟာပိယုရဟာပိယု

ဟိယု

ဟိရဟာပိယုရဟာပိယုရဟာပိယု = ဟာပိယုရဟာပိယုရဟာပိယု
ဟိယု

ဟိရဟာပိယု

ဟိရဟာပိယုရဟာပိယုရဟာပိယု၊ ဟိရဟာပိယုရဟာပိယုရဟာပိယု
Zie blz. 94.

ဟာပိ

ဟာပိကျာလကျ of ဟာပိကျာလကျ = ဟာပိကျာလကျ
ဟိယုဟိယုဟာပိကျာလကျ Zie blz. 1 7.

ဟာပိ

ရဟာပိကျာလကျဟာပိကျာလကျဟာပိကျာလကျ၊ ဟိယုဟိယု

ရဟာပိကျာလကျ

ရဟာပိကျာလကျဟာပိကျာလကျဟာပိကျာလကျ၊ ဟိယုဟိယု

ကုဉ္ဇန

ဟင်္ဂလိပ် = ဟင်္ဂလိပ် *see also 94.*

ဟင်္ဂ

ဟင်္ဂလိပ် = ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

ဟင်္ဂလိပ်

ဟင်္ဂ

ဟင်္ဂလိပ် *J. Z. 11, 14 (85)*

ဟင်္ဂ

ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

ဟင်္ဂ

ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

ဟင်္ဂ

ဟင်္ဂလိပ် *J. Z. 11, 191 (227)*

ဟင်္ဂလိပ်

ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ် ဟင်္ဂလိပ်

शुभ

၇၃၁ ၇၃၁ ၇၃၁ ၇၃၁

၇၈၇၈၇၉၇၈

၂၂

မာရ်ဇာဗျာန်ဗုဒ္ဓမာရ်ဗျာန်

ᠲᠤᠨ ᠤᠨ ᠤᠨ

မာယာနိဂါထာစု၊ နာယိမာယာစု၊ ဘာဏ်စု၊

[illegible]

၇၇၅၂

id 180 (164)

இதில்

(မြတ်ဗုဒ္ဓ) J. Z II, 16 (95) အာရုံစူးစိုက်မှု

[illegible]

အကျဉ်းချုပ်: ပါမောက္ခချုပ်၏ အမိန့်အရ

အထူး၊ စုစုပေါင်းများစွာ ပါဝင်ပါသည်။

ကျွမ်းကျင်

ရသရသ

ရသရသသံသယရသသံသယ

ရသရသသံသယရသသံသယ J. Z. II, 16 (96).

သိရသရသရသရသ = ရသသံသယ *tearing* သိရသရသရသ
ရသရသ

သိရသ

သိရသသိရသသံသယရသသံသယ သိရသရသရသ
သံသယ

သိရသ J. Z. II 174 (128)

သိရသ

သိရသသံသယရသသံသယ *id* 3 (7) *en* 4 (17)
သိရသသံသယရသသံသယ

သိရသ

သိရသသံသယရသသံသယ *id* 86 (46).

သိရသ

သိရသသံသယရသသံသယ သိရသရသသံသယ
ရသသံသယရသသံသယ

အာရှတိုက်သို့ လာလာ ဟောပြော

သို့သော်လည်း

ကဏ္ဍ ၁။ နိဗ္ဗာန်သို့ ရောက်ရှိရန် လိုအပ်သော အခြေခံများ

$$\frac{1}{\frac{1}{a} + \frac{1}{b}} = \frac{ab}{a+b}$$

အာဟာရဗေဒ J. Z. 11, 128 (318)

[illegible]

എ

[illegible]

^a သီအို-သီအို-ဟုံ ဟောဂါဟောဂါဟောဂါဟုံ ဂုဏ်ယူဂုဏ်

Digitized by Google

ကျာလကျ

ပျဏ္ဍာသး ယသိဃာ၊ သိရဃာသိရဃာ၊ ဟွံတ
 ဘာဏိရဃာဏိရဃာ၊ ဟိရဃာရဃာ၊ ဟွံတရဏာ
 ရဃာ၊ ယိဏိဟွံတရဏာ၊ ဟွံတရဏာ၊ ဟွံတရဏာ
 ဟွံတရဏာ၊ ဟွံတရဏာ၊

^b သိဃာရဃာ၊ ယဏ္ဍုဗ္ဗဏာ၊ ရဃာ၊ ဟွံတ
 ရဏာ၊ ရဏာ၊ ရဏာ၊ ရဃာ၊ ရဏာ၊ ရဏာ၊ ရ
 ရဏာ၊ ဟိရဃာရဏာ၊ ယဏ္ဍုဗ္ဗဏာ၊ ရဏာ၊ ဟွံတ
 ဟွံတရဏာ၊ ရဏာ၊ ရဏာ၊ ရဏာ၊ ရဏာ၊ ရဏာ၊
 ဟိဏိရဏာ၊ ယဏ္ဍုဗ္ဗဏာ၊ ဟွံတရဏာ၊

သိရဃာ *zie* သိဃာ *Lett a*

ဟွံတ

ဟွံတဟွံတ၊ ယဏ္ဍုဗ္ဗဏာ၊ ဟိရဃာရဏာ၊
 ယဏ္ဍုဗ္ဗဏာ၊ ရဏာ၊

သိဏ္ဍု

သိဏ္ဍု၊ သိဏ္ဍု၊ သိဏ္ဍု၊ သိဏ္ဍု၊ သိဏ္ဍု၊
 သိဏ္ဍု၊

ရဏာရဏာ၊

תתן

[illegible]

သို့သော်လည်း

$$\text{သိက္ခာကျဉ်းကျ = သိမ်မွေ့ကပြက}$$

ဘလကျ

[illegible]

b ധർമ്മസംസ്കാരം *J. Z. II, 91 (69).*

ဘိ၏ *verk. v.* ဆာရိဆာရိယာယိဉ္ဇိ၏

၇၈၇၈၈၈၈၈

$$a \cdot (b \cdot c) = (a \cdot b) \cdot c$$

၇၆၈၈၂ ခု ခုနစ်

ကျဘလကျ

ရဘရယံ၌ ရဘရယံ၌ ရယံ၌ ရကရကံ၌ လကျ

ရက္ခရယံ၌ ရယံ၌

ရဘရယံ၌ ရဘရယံ၌ ကရယံ၌ ရဘရယံ၌

ရယံ၌

ဘက္ခဘရက္ခရယံ၌ ကရယံ၌

ဘရယံ၌ *zie* ကရက္ခဘက္ခ

ကရက္ခ

ကရက္ခရယံ၌ ဘရယံ၌ *J. Z. II, 179 (157)*

ကရက္ခရယံ၌ ရက္ခရယံ၌ = ကရက္ခရယံ၌

ကရက္ခ

ကရက္ခရယံ၌ ကရက္ခ = ကရက္ခရယံ၌ ကရက္ခရယံ၌

ကရက္ခရယံ၌ *of* ကရက္ခရယံ၌ = ကရက္ခရယံ၌

ကရက္ခ

ကရက္ခရယံ၌ ကရက္ခရယံ၌ ကရက္ခရယံ၌ ကရက္ခရယံ၌

ကရက္ခရယံ၌ ကရက္ခရယံ၌

ကရက္ခ

ကရက္ခရယံ၌ ကရက္ခရယံ၌ ကရက္ခရယံ၌ ကရက္ခရယံ၌

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

ပေးပို့ရန်အတွက်

හේම හේම හේම

[illegible]

சென்னை நகரம்

၁၈၈၁ ခု ဇူလိုင်လ ၁ ရက်နေ့

എന്നു

စာအုပ်အမျိုးအမည် *id 104 (124).*

ကျွန်

ကျသိရက်ကိရိယာတို့မှာ ကျက်နေကြ . . . ဟောကြ
ဘာသာတို့ကိုကြား

ကျွယ်ကျ

ရကဘ

ရကဘ ရကသိက္ခန္တကန္တကန္တ နိက္ခယသိက္ခန္တ ရကသလက
ရကသလ

ရကရဘ

ရကရဘဗျာကရက J. Z. II, 20 (122).

ရကရိက္ခ

ကျွယ်ယရကရိက္ခယရကရိက္ခယ ကိလေသာရကရိက္ခယ
ရကရိက္ခယရကရိက္ခယ

ရကရိက္ခ ရကရိက္ခ

ရကရိက္ခ ရကရိက္ခ ရကရိက္ခ ရကရိက္ခ ရကရိက္ခ
ရကရိက္ခ ရကရိက္ခ

ကျွယ်ကျ

ကျွယ်ကျကျွယ်ကျ ကိလေသာရကရိက္ခ ရကရိက္ခ
ရကရိက္ခ

ကျွယ်ကျ

ကျွယ်ကျကျွယ်ကျ ကိလေသာရကရိက္ခ ရကရိက္ခ
ရကရိက္ခ ရကရိက္ခ

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း J. Z. 11, 106 (136).

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း zie blz. 122-9 v o en zie ချီကျွန်း

ကျွန်းကျွန်း

ကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း ချီကျွန်းကျွန်းကျွန်းကျွန်း
ချီကျွန်းကျွန်းကျွန်းကျွန်း

ကျွန်းသကျ

မိရကောရဗ္ဗ

ကရသဒကျ

ကရသဒကျဗျဉ်းကျဉ်းရသဒကျဗျဉ်း J. Z. II.

108 (148)

ကရသဒကျ

ကရသဒကျကရသဒကျကရသဒကျ id 24 (148)

ကရသဒကျ

ကရသဒကျကရသဒကျ id 68 (423)

ကရသဒကျ

ကရသဒကျကရသဒကျ id 25 (159)

ကရသဒကျ

ကရသဒကျကရသဒကျကရသဒကျကရသဒကျ id
53 (349).

ကရသဒကျ

ကရသဒကျကရသဒကျ id 109 (158)

ကရသဒကျကရသဒကျ id 187 (210)

ကရသဒကျ

(27) Bulletin

မာရ်ကီယုကီယု id 138 (402)

(ဗြူဟမ္မာနိဂ္ဂဟာ) id 18 (106)

[illegible]

ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊
ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊

မာရ်ဇာလ်အီဇာ့ဇာလ် J. Z. II, 27 (171).

ရဟန်းဘဝါ၏အစောင့်အရှောက်အားဖြင့် ရဟန်းတို့သည်
ဘဝါ၏အစောင့်အရှောက်အားဖြင့်

ဟူ၏။ ဂုဏ်၊ ဂုဏ၊ ဂုဏှ၊ ဂုဏိ၊ ဂုဏု၊ J. Z, II, 111 (174).

ကျာဉ်က

ယူဇာ

ယူဇာရသားဟာ = ယူဇာကတိကျ

ယူဇာကျ ^{၁၁၀} ကာဘီ

မိရသား

ရဟာဒာကကရဟာဒာမိရသားမိရသားမိရသားမိရသားမိရသား
ရသားမိရသားရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားရသားမိရသားမိရသားမိရသားမိရသားမိရသား

ကမာ

မိရသားမိရသားမိရသားမိရသားမိရသားမိရသား *zie blz 60-6 en J. Z. II, 113 (192).*

ကမာ

ကမာမိရသားမိရသားမိရသားမိရသားမိရသားမိရသား *of ကမာမိရသားမိရသား*

မိရသား

မိရသားမိရသားမိရသားမိရသားမိရသားမိရသား *J. Z. II, 118 (225)*

ကမာ

မိရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားမိရသားမိရသားမိရသားမိရသားမိရသား
မိရသားမိရသားမိရသားမိရသားမိရသားမိရသား

ကျဉ်းကပ်

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) ဟူ၍ ဟောပြောရာ၌
 ရဟန်းတို့က ဟောပြောရာ၌ ဟောပြောရာ၌
 ကျဉ်းကပ် ဟောပြောရာ၌
 ဟောပြောရာ၌

ဟောပြောရာ၌ J. Z. II, 194 (244)

ဟောပြောရာ၌

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) ဟူ၍ ဟောပြောရာ၌
 ရဟန်းတို့က ဟောပြောရာ၌ ဟောပြောရာ၌
 ဟောပြောရာ၌
 ဟောပြောရာ၌ J. Z. II, 194 (248)

ဟောပြောရာ၌

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) ဟူ၍ ဟောပြောရာ၌
 ရဟန်းတို့က ဟောပြောရာ၌ ဟောပြောရာ၌
 ဟောပြောရာ၌ J. Z. II, 194 (245).

ဟောပြောရာ၌

သောကဏ္ဍာယ (ဗြဟ္မဗျူဟ) ဟူ၍ ဟောပြောရာ၌
 ရဟန်းတို့က ဟောပြောရာ၌ ဟောပြောရာ၌
 ဟောပြောရာ၌

ကုဉ်းလက

ရသဒရက ^{zie} ရဟမ္မဉ္ဇ

မြိ

မြိကုဉ်းလက ^{zie} ရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇ
ဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇ

ရဟမ္မဉ္ဇ

ရဟမ္မဉ္ဇရဟမ္မဉ္ဇ = မိတ္တကဉ္ဇ 7. 8.

ဟမ္မဉ္ဇ

ဟမ္မဉ္ဇရဟမ္မဉ္ဇ = ကုဉ်းလက ^{zie} ကုဉ်းလက

ရဟမ္မဉ္ဇ ^{zie} မိတ္တကဉ္ဇ

ဟမ္မဉ္ဇ ^{zie} ကုဉ်းလက

မိတ္တကဉ္ဇ

ကုဉ်းလက ^{zie} ကုဉ်းလကရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇ
ရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇ

ရဟမ္မဉ္ဇ

ရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇ
ရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇရဟမ္မဉ္ဇ

ရဟမ္မဉ္ဇရဟမ္မဉ္ဇ = ကုဉ်းလကရဟမ္မဉ္ဇရဟမ္မဉ္ဇ

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31924023431665
Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

အကယ်၍ ယင်းကိစ္စသည် အကယ်၍ ယင်းကိစ္စသည် အကယ်၍ ယင်းကိစ္စသည်

ജി. സി. എസ്. *J. Z. 11, 140 (418)*

မိတ္တမုဒ္ဒရာ id 244 (568)

မာ(က)မာ(က)အံ့ ဂဏ္ဍဂဏ္ဍဂဏ္ဍိ၊ စုသဒါယ(က)၊ မိဇီစုကော၊ စု
စုသဒါယ(က)၊ မိဇီစုကော၊ စုသဒါယ(က)၊ မိဇီစုကော၊ စုသဒါယ(က)
မိဇီစုကော၊ စုသဒါယ(က)၊ မိဇီစုကော၊ စုသဒါယ(က)

[illegible]

သိသိကျ

သိသိကျ || သိကျ J. Z II 204. (297)

[illegible]

ကျွေးကျ

ပျဉ်

ပျဉ်ကိစ္စ၊ နယောဓာယာဏယျာဓိဗျာဓိ၊

ပျဉ်ကိစ္စ၊ ယိဓာယာဓိ၊ နယောဓာယာဓိ၊ နယောဓာယာဓိ၊ နယောဓာယာဓိ၊

နယောဓာယာဓိ

နယောဓာယာဓိ၊ *J. Z. 11 36 (229)*

နယောဓာယာဓိ

နယောဓာယာဓိ၊ *id 204 (301)*

နယောဓာယာဓိ

နယောဓာယာဓိ၊ နယောဓာယာဓိ၊ နယောဓာယာဓိ၊

နယောဓာယာဓိ၊

နယောဓာယာဓိ

နယောဓာယာဓိ၊ နယောဓာယာဓိ၊ နယောဓာယာဓိ၊

နယောဓာယာဓိ၊

နယောဓာယာဓိ၊ *zie blz 85-2 en 101-4 en J. Z. 11, 205 (309).*

နယောဓာယာဓိ

(88) Belletre

ကျာဉ်က

သင်္ဂါယနသင်္ဂါယနာယူ id 128 (319)

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ
သင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ
သင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယနသင်္ဂါယနာယူ J. Z. II, 207 (326)

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ
သင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယနသင်္ဂါယနာယူ ဟူ၍ရှိရတံသင်္ဂါယနသင်္ဂါယနာယူ

သင်္ဂါယန

သင်္ဂါယနသင်္ဂါယနာယူ J. Z. II, 120 (241).

သင်္ဂါယန

ကျာကျာ

သမ္မာဓိသုတ္တံ နာမကံ၊ *id* 39 (246)

သိသည့်

သိသည့်အတိုင်း၊ သိသည့်အတိုင်း၊ သိသည့်အတိုင်း၊
သိသည့် *id* - (249)

သမ္မာဓိ

သမ္မာဓိသုတ္တံ *id* 121 (247)

သိသည့်

သမ္မာဓိသုတ္တံ *id* 183 (176).

နာမကံ

နာမကံ၊ သိသည့်အတိုင်း၊ နာမကံ၊ သိသည့်အတိုင်း၊ *id* 39 (251)
on 252)

နာမကံ၊ သိသည့်အတိုင်း၊ နာမကံ၊ သိသည့်အတိုင်း၊ *id* 121 (250).

နာမကံ၊ သိသည့်အတိုင်း၊ နာမကံ၊ သိသည့်အတိုင်း၊

နာမကံ၊ သိသည့်အတိုင်း၊ နာမကံ၊ သိသည့်အတိုင်း၊

နာမကံ၊ သိသည့်အတိုင်း၊

နာမကံ၊ သိသည့်အတိုင်း၊ နာမကံ၊ သိသည့်အတိုင်း၊
J. Z. II, 212 (354).

[illegible][illegible]

သာသနာရေးဝန်ကြီးဌာန၊ သီတင်းကျွတ်လဆန်း ၁ ရက်၊ ၁၉၆၁ ခုနှစ်၊
 ဇန်နဝါရီလ ၁ ရက်၊ ၁၉၆၁ ခုနှစ်၊ ရန်ကုန်မြို့၊ သာသနာရေးဝန်ကြီးဌာန၊
 သီတင်းကျွတ်လဆန်း ၁ ရက်၊ ၁၉၆၁ ခုနှစ်၊ ရန်ကုန်မြို့၊ သာသနာရေးဝန်ကြီးဌာန၊
 သီတင်းကျွတ်လဆန်း ၁ ရက်၊ ၁၉၆၁ ခုနှစ်၊ ရန်ကုန်မြို့၊ သာသနာရေးဝန်ကြီးဌာန၊

എസ് എം

ရဟန်းရဟန်းသံဃာစုပါသော J. Z II, 123 (269)

၁၇၂၈ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့တွင် ဖွားမြင်သည်။

မိမိ၏ရထားနှင့်လမ်းတစ်ခုခုရှိရာသို့ရောက်သောအခါ
 လမ်းတစ်ခုခုရှိရာသို့ရောက်သောအခါ
 ရထားတစ်ခုခုရှိရာသို့ရောက်သောအခါ

ကုဉ္ဇကု

ဗျဉ္ဇ

ဟုဟုဟုဗျဉ္ဇ J. Z II, 161 (66)..

ဗြုဏ္ဏာဗျ

ဗြုဏ္ဏာဗျဉ္ဇိဗ် = ဘဏ္ဍာဗျဉ္ဇိဗ် ဗျဉ္ဇိဗ် ခဉ္ဇ 213 (363).

ဗြုဏ္ဏ

ဗြုဏ္ဏဗျဉ္ဇိဗ် = ဗြုဏ္ဏဗျဉ္ဇိဗ်

ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် = ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် ခဉ္ဇ ခဉ္ဇ

ဗြုဏ္ဏ

ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် = ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် ဗြုဏ္ဏဗျဉ္ဇိဗ်

ဗြုဏ္ဏ

ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် = ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် ဗြုဏ္ဏဗျဉ္ဇိဗ်

ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် = ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် ဗြုဏ္ဏဗျဉ္ဇိဗ်

ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် = ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် ဗြုဏ္ဏဗျဉ္ဇိဗ်

ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် = ဗြုဏ္ဏဗျဉ္ဇိဗ်ဗျဉ္ဇိဗ် ဗြုဏ္ဏဗျဉ္ဇိဗ်

ကျွန်းကျ

မိသကျ

မိသကျ၊ မှီကျ၊ မိသကျ၊ မိသကျ၊ မိသကျ၊

မိသကျ

မိသကျ *zie blz 122-1*

မာ

မာမာမာမာမာ *J. Z. II, 186 (196).*

မာမာ

မာမာမာမာမာမာမာ

မာ *zie* မာမာ

မာမာမာမာမာ *zie blz. 132-7.*

မာမာမာမာမာ = မာမာမာမာမာမာမာ

မာမာ

မာမာမာမာမာ

မာ

မာမာမာမာမာ မာမာမာမာမာမာမာမာမာ

မာမာ

မာမာမာမာ *zie* မာမာမာမာ

ကျွေးကွက်

ယဉ်ကျေးစွာ စာပေရေးရာ J. Z. II, ၁၂ (၃၇၄).

အမိန့်

အမိန့်ပေးရာ အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ

အမိန့်

အမိန့်အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ

အမိန့်

အမိန့်ပေးရာ စာပေရေးရာ J. Z. II, 127 (309).

အမိန့်

အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ id 115 (206).

အမိန့် = အမိန့်ပေးရာ

အမိန့်ပေးရာ id 220 (397)

အမိန့်

အမိန့်ပေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ စာပေရေးရာ

အမိန့်

(၃၁) Bolletsje

ကျာလကျ

အလှေမာရီဗျာက J. Z. II, 43 (281).

ဒ်ဃိကျ

ဒ်ဃိကျမှကမ္ဘာမှကျ = ပိဋိဃကျ

ဒ်ဃိကျ

ဒ်ဃိကျ J. Z. II, 4 (14).

အဓိကျ

ရဟံသာအဓိကျ ရဟံသာအဓိကျ = ဤသို့ကံ၊ အ
ဓိကျ = ယံရဟံသာကျ J. Z. II, 5 (26).

အိဓိကျ

အိဓိကျယုယဏိကျ id 43 (283).

အဓိ

ယုယုဓိရဟံသာရဟံသာရဟံသာ id 5. (24).

အိရဓိကျ

အိရဓိကျ ရဟံသာရဟံသာ = ယုကျ

ရဟံသာကျ

ရဟံသာကျဟံသာဟံသာဟံသာရဟံသာရဟံသာရဟံသာ
မိဓိရဟံသာရဟံသာ ယုဓိရဟံသာရဟံသာရဟံသာ

ॐ नमो भगवते वासुदेवाय

$$a_1 + a_2 + a_3 + \dots + a_n = 100$$

အသံကွဲ J. Z II, 127 (310).

யுபகாசனீயம் *id* 128 (313).

စာအုပ်အမျိုးအမည်နှင့် အမျိုးအမည်အရင်းအမြစ် *id* - (314)

အေမိရီကလေးက အသံထွက်နေတာကို ခံစားရတာ

သောတရားစာအုပ်များကို ဖတ်ရှုပါ။

அந்நிஷ்டமிதாந் | *work.* உ அமிதாந் | அந்நிஷ்ட
 அந்நிஷ்டம் | = அந்நிஷ்டம் | அந்நிஷ்டம் : அந்நிஷ்டம் :
 அந்நிஷ்டம்

၁။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၂။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၃။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၄။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၅။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၆။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၇။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၈။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၉။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း
 ၁၀။ ခုနစ်ဆယ်နှစ်အတွင်း ခုနစ်ဆယ်နှစ်အတွင်း

မိလိမိလိစုကာ၊ စုလကကိဗ္ဗဏိ၊ ပိလိမိလိ၊

ᄒᆞᆫ

உருவமுடையது J. Z. II, 132 (356).

ពុទ្ធភាពពុទ្ធនាំ

$$၇၈၈၇၈၇၈ = ၈၇၈၇၈၇၈$$

၁၇၇၇ ခုနှစ်

J Z II, 130 (368)

សាក្សី លោក ឈោ

ကိစ္စကားတစ်ခုခုကို စုစည်းသောအခါ = စုစည်းသောအခါ

ကံကံ စုသော ဇာတိ

$$q_{\text{ယူက}} - q_{\text{အက်က}} = q_{\text{အက်က}} - q_{\text{အက်က}} = 0$$

ယာယာယာယာ ဘာသာ ဘာသာ

ကျဉ်းစာ

ကိရိယာသတ်စာပေ J. Z. II, 135 (376).

ကိရိယာသတ်စာပေ id 234 (485)

ကိရိယာ

ကိရိယာသတ်စာပေ id 113 (191).

ကိရိယာ

ကိရိယာသတ်စာပေ id 113 (191).

ကိရိယာသတ်စာပေ id 113 (191).

ကိရိယာ

ကိရိယာသတ်စာပေ J. Z. II, 56 (365).

ကျဉ်းစာ

ကျဉ်းစာ id 234 (485)

ကျဉ်းစာ

ကျဉ်းစာ id 234 (485)

ကျဉ်းစာ id 234 (485)

ကျဉ်းစာ id 234 (485)

ကျဉ်းစာ

ကျဉ်းစာ id 234 (485)

ကျာ်းကွာ်

ယဿယဿအရဗ္ဗး မိယာဘဗ္ဗိယိယဿ ဗျဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
J. Z. II, 121 (253).

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
zie blz 169

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
J. Z. II, 56 (369).

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
 ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
J. Z. II, 136 (380).

ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ
zie ဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယဗ္ဗိယ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ J. Z. II, 128 (315).

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ = ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ id 56 (374).

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ = ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ

ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ ဘၢ်ကံ့ၤ

(80 Belletrie)

မိမိကားလည်းကောင်း၊

စိန်ကလေး

ရတနာ၊ ရတနာ၊ ရတနာ၊ ရတနာ၊

ထိသာကော၊ ဟိသာကော၊ ဟိသာကော၊ ဟိသာကော၊ ဟိသာကော၊ ဟိသာကော၊
 ဟိသာကော၊ ဟိသာကော၊ ဟိသာကော၊ ဟိသာကော၊ ဟိသာကော၊ ဟိသာကော၊

၁၁၆ မိမိ၏မိမိ၏

[illegible]
$$a^2 + b^2 + c^2 = a^2 + b^2 + c^2$$
$$q_{\text{max}} + q_{\text{min}} + q_{\text{max}} + q_{\text{max}} + q_{\text{max}} = q_{\text{max}} + q_{\text{max}}$$

புத்திரம் பித்திரம்

$q_{\text{ဆာ}} q_{\text{ပျ}} q_{\text{ပာ}} q_{\text{ပျ}} = \text{ဆာပာ} | \text{ဆာပျ} q_{\text{ပျ}} q_{\text{ဆာ}} q_{\text{ပျ}}$
 $(= \text{ပာဆာပျ} q_{\text{ပျ}})$

ကျွမ်းကျင်

ဆီရုဗာ

ဆီရုဗာရုဗာဆီရုဗာ၊ ရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 သာရုဗာရုဗာ သာရုဗာရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 သာရုဗာဆီရုဗာ

ဆီရုဗာ

ဆီရုဗာဆီရုဗာဆီရုဗာ ရုဗာရုဗာရုဗာရုဗာရုဗာ
 သာရုဗာရုဗာရုဗာရုဗာရုဗာရုဗာရုဗာရုဗာ
 ဆီရုဗာရုဗာဆီရုဗာ

ဆီရုဗာ

ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာ ဆီရုဗာရုဗာ
 ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာ ဆီရုဗာရုဗာ
 ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာ ဆီရုဗာရုဗာ
 ဆီရုဗာဆီရုဗာဆီရုဗာရုဗာရုဗာရုဗာ

ရုဗာရုဗာ

ဆီရုဗာရုဗာဆီရုဗာဆီရုဗာရုဗာရုဗာ J. Z. II, 20 (126)

ဆီရုဗာ

ဆီရုဗာဆီရုဗာဆီရုဗာဆီရုဗာဆီရုဗာ

മുഖം

၆၇၂

အောင်လံ

ကျေးဇူးတင်

ကျွန်ုပ်တို့၏အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြထားသည်။

എ

ကုသက

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍
 ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ J. Z. II, 109 (167)

ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ J. Z. II, 58 (387)

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ^{zie} ဟူ၍

ဟူ၍ J. Z. II, 137 (393).

ဟူ၍ ဟူ၍ ဟူ၍ ဟူ၍

ဟူ၍ ဟူ၍ ဟူ၍ ^{zie} ဟူ၍

ဟူ၍ = ဟူ၍

ဟူ၍ ဟူ၍ *Kantj. 95-1.*

Generated at Columbia University on 2025-02-06 14:59 GMT / https://hdl.handle.net/2027/coo.31024023431665
 Public Domain, Google-digitized / http://www.hathitrust.org/access_use#pd-google

၏ရှိပ်ဂါဘယကောသလသမိ၊ ကောသလကောသလ
Tjemp 41-7 v. o.

ယယယယယယယယယယ *J. Z. I, 150-2.*

ကုရယယ

ပိကုရယယယယ *T. A. 120-10.*

ဂါဂါ

ယယဂါဂါဂါ *zie* ယယ

ဂါဂါယယ *zie* ယယယယ *Letter d*

ကုယ

ယယယယယယယယ | ယယယယ | ယယ: ကု

ယ ယယယယ: ယယ *zie* ယယ *en* ယယ

ယယယ?

ယယယယယယယယယယယယ *J. W. 22*

(28) 1 v. o.

ယ

ယယယယယ | *niet* ယယယ | ယယယယယ

ယယယယ *D. W. 88-2*

ယယ *Kw* ယယ = ယယ | = ယယယ |

အလိမ္မိယန္တု ဣဒါယာ ဣယျာဓိဗြဟ္မာယာယန္တု
 ခာမိ Rm 123-8.

ဣတ္တိ = ဣတ္တုရယရယ

ယဇ်ဗာဏဣတ္တိ၊ ဣတ္တုရယာယိယာဣတ္တုရယာယန္တု
 ဣတ္တုရယာယိယာယိယန္တု 1001 N. 11, 539-9

ယဇ်ဗာဏဣတ္တိ၊ ဣတ္တုရယာယိယာယိယန္တု
 ဣတ္တုရယာယိယာယိယန္တု ဣတ္တုရယာယိယာယိယန္တု
 ဣတ္တုရယာယိယာယိယန္တု id 290-2.

ဣတ္တုရယာယိယာယိယန္တု (ဣတ္တုရယာယိယာယိယန္တု) P. I, 2. 11.
 ဣတ္တုရယာယိယာယိယန္တု

ဣတ္တုရယာယိယာယိယန္တု ဣတ္တုရယာယိယာယိယန္တု
 ဣတ္တုရယာယိယာယိယန္တု

ဣတ္တုရယာယိယာယိယန္တု Rm. 412-4 = ဣတ္တုရယာယိယာယိယန္တု
 ဣတ္တုရယာယိယာယိယန္တု 4. 8. 72-6.

ဣတ္တုရယာယိယာယိယန္တု
 ဣတ္တုရယာယိယာယိယန္တု

ဣတ္တုရယာယိယာယိယန္တု = ဣတ္တုရယာယိယာယိယန္တု

ဣတ္တုရယာယိယာယိယန္တု 210 ဣတ္တုရယာယိယာယိယန္တု

ဟူ၍ကောဟူ၍ဟူ၍

ဟူ၍ကောဟူ၍ *Rm. 208-8 v o zie* ဆံကောဟူ၍ဟူ၍
ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍ *zie* ဆံကောဟူ၍ဟူ၍

ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍ *Rm 412-10.*

ဆံကောဟူ၍ဟူ၍ = ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍ *zie* ဆံကောဟူ၍ဟူ၍

ဟူ၍ကောဟူ၍ = ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍ *Rm 351-6*

ဟူ၍ကောဟူ၍ = ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍ *Dr. W. 5-1.*

ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍ *Z. 1, 72-10 v. o.*

ဟူ၍ကောဟူ၍

ဟူ၍ကောဟူ၍

ဟာဠိတ္တုတ္တရမ္မာနန္တိဟန္တုဇယုရမ္မာန္တိဗျ K.

ဟိတ္တရမ္မာနန္တု = ဘာဠိ ဟန္တရမ္မာနန္တု = ဟ
ဗျဗျဗျဗျ ဟိတ္တရမ္မာနန္တု ဟန္တရမ္မာနန္တု P. 1, 172 8 v. o.

ဟိတ္တရမ္မာနန္တု

ဟိတ္တရမ္မာနန္တု ဟန္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု K. T 10
(18).

ဟိတ္တရမ္မာနန္တု

ဟန္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု
ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု
ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု Oem. J 1, 53 (6).

ဟိတ္တရမ္မာနန္တု

ဟန္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု Indj.
11, 12 (24).

ဟိတ္တရမ္မာနန္တု

ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု
ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု P. 1, 45-11.

ဟိတ္တရမ္မာနန္တု

ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု ဟိတ္တရမ္မာနန္တု Tjem. 6-9.

ဘီရက်

ရယ်ရယ် ၃ ရယ်ယာယယရယ်ယာယရယ်ရယ်ရယ်ရယ်ရယ်ရယ်
Indj. II. 10 (2)

ရယ်ရယ် *zie* ယာဘယာ

ရယ်ရယ်ရယ်ရယ်

ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
P. I, 401-5. H. S. 268- en Hontj. II, 16-8 v o

ရယ်

a ယာယာယရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
12 Verh 76 (6)

b ရယ်ရယ်: ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
111 (219). *nied* ယာရယ်ရယ်ရယ်
ရယ်ရယ်

c ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
J. II, 207-7.

d ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်
ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်ရယ်

မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည် Dr. W.
44 (179).

မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည်
မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည်
မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည်
1, 132-5 J. L.

မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည် B T. D.
300-10 v o.

မိမိတို့၏အမည်

မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည် D. W. 144 6 v. o

မိမိတို့၏အမည်

မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည် J. W. 199 (67).

မိမိတို့၏အမည်

မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည်
မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည်
မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည်
8 v. o. P. I, 205

မိမိတို့၏အမည်၊ မိမိတို့၏အမည်၊ မိမိတို့၏အမည် 18 6 v. o.

c ဘာဘာဟူ၍ ဘာဟိန္တရိယ ဟူ၍ Rm. 90-5 ဗ. ၀. | ခုနကဘာ

ကဘာဟူ၍ ခုနကဘာဟူ၍ ခုနကဘာဟူ၍

d ဘာဘာဘာဟူ၍ ခုနကဘာဟူ၍ 4. P.

e ဘာဘာဘာဟူ၍ ခုနကဘာဟူ၍ ခုနကဘာဟူ၍ ခုနကဘာဟူ၍
| ဘာဘာဘာဟူ၍ ခုနကဘာဟူ၍ ခုနကဘာဟူ၍ | ဘာဘာ ၄၈.

= ဘာဘာဘာဟူ၍ ခုနကဘာဟူ၍ = ဘာဘာဘာဟူ၍ B. J. 186 p 18.

f ဘာဘာဘာဟူ၍ = ဘာဘာဘာဟူ၍ R. D. 1898 no. 57, ဘာဘာ
ဘာဘာဘာဟူ၍ ခုနကဘာဟူ၍ ခုနကဘာဟူ၍

ဗြဟ္မာဗျာ: ခုနကဘာဟူ၍ ခုနကဘာဟူ၍ K. T. 99- (194)

ဗြဟ္မာဗျာ

ခုနကဘာဟူ၍ ခုနကဘာဟူ၍ P. I 68-6 ဗ. ၀. ခုနက

ခုနကဘာဟူ၍ ခုနကဘာဟူ၍

ဗြဟ္မာဗျာ

ဗြဟ္မာဗျာ ခုနကဘာဟူ၍ D. W. 158-7 ဗ. ၀

ခုနကဘာဟူ၍ ခုနကဘာဟူ၍

ဗြဟ္မာဗျာ

ခုနကဘာဟူ၍ ခုနကဘာဟူ၍ 1001 N. 11, 665-6=

ခုနကဘာဟူ၍ ခုနကဘာဟူ၍

ဆာရဘယဟူ

ဆာရဘယဟူ၏မူလအရဘယဟူ ? ဟူ၏မူလအရဘယဟူ၏မူလအရဘယဟူ
(Joggia) J. W. 128-3. v o

ဆာရဘယဟူ *zie* ဆာရ *Lett. f.*

ဆာရ

ဆာရဟူ၏မူလအရဘယဟူ B. J. 157 p 3.

ဆာရ *Kw.* = ဆာရဟူ၏မူလအရဘယဟူ ?

ဆာရဟူ၏မူလအရဘယဟူ

ဆာရဟူ၏မူလအရဘယဟူ P. 1, 3-6 v o

ဆာရ *Kw.* = ဆာရဟူ၏မူလအရဘယဟူ *Kw.* = ဆာရဟူ၏မူလအရဘယဟူ

ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ

ဆာရဟူ၏မူလအရဘယဟူ

ဆာရ

ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ

ဆာရ *Dr. W. 14 (35).*

ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ ဆာရဟူ၏မူလအရဘယဟူ

ဆာရဟူ၏မူလအရဘယဟူ *id* 20 (57)

ဆာရဟူ၏မူလအရဘယဟူ *D. W. 107-9 v o.*

(Bolletrie 82)

ကောသ

ကောသကောသိကောသိကောသိ *Kantj* 96 p 8.

ကောသကောသိကောသိကောသိ *P. W* 35-11.

ကောသ | = ကောသိ | ဝိသုဒ္ဓိကောသိကောသိ *P. I, 82-9 v. o.*

ကောသကောသိ *zie* ကောသိ

ကောသကောသိ ကောသိ . . . *zie* ကောသိကောသိ

ကောသိ

ကောသိကောသိကောသိ *H. S. 10 (19).*

ကောသ

ကောသိကောသိကောသိ = ကောသိကောသိကောသိ *4. P. 11 3 v. o.*

ကောသိ *zie* ကောသိကောသိ *Lett d.*

ကောသိ

ကောသိကောသိကောသိကောသိ *J. W. 99-5 v. o.*

ကောသိ

ကောသိကောသိကောသိ *P. I, 45-11 v. o.*

ကောသိ

ကောသလရဟန်းတို့ P. I. 159-11 v. o.

သီတင်းကျွတ်

ကောသလရဟန်းတို့ သီတင်းကျွတ်ရဟန်းတို့၏ အကျဉ်းချုပ်ပြောဆိုချက်
J. W. 198-12 v. o.

အနုဘိသိယကော

ကောသလရဟန်းတို့၏ အနုဘိသိယကော သီတင်းကျွတ်
အနုဘိသိယကော A. S. 444-6 v. o.

သီတင်းကျွတ်

သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်
ကောသလရဟန်းတို့ B. T. D. 490-5 v. o.

ကောသလရဟန်းတို့၏ အကျဉ်းချုပ်ပြောဆိုချက်
J. W. 227-12.

သီတင်းကျွတ်

a သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်
J. Z. 1, 36-5,

b သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်
B. T. D. 359-11 v. o.

c သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်သီတင်းကျွတ်

မာ ဘိ ဘ်

မာ သံ ဇိ ဘ်

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်)

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်)

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 27-5.

မာ ဘိ = မာ ဘိ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 4 P.

မာ ဘိ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 176-11 v o.

မာ

မာ ဘိ *zie* မာ ဘိ *en* မာ ဘိ

မာ ဘိ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 4. 8. 59-8

မာ

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) 246-(25). *Indj. II,*

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်)

မာ ဘိ (ဘိ ဘ်) မာ ဘိ (ဘိ ဘ်) *H. S. 138 p 1;*

(Belletrie 34)

၅၅

အက္ခရာသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး
သိက္ခာရသုံးလုံး = 1697. P. L. I, 215 -1 v.o.

၅၆

ဟာသုသ်ဘုရားရသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး
5 v o

သိက္ခာရသုံးလုံး

သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး
သိက္ခာရသုံးလုံး ? Kantj. 49 p 11.

သိက္ခာရသုံးလုံး Bat verh 41-9

သိက္ခာရသုံးလုံး

သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး
သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး၊ သိက္ခာရသုံးလုံး J. W. 126-67.



VERBETERINGEN.

ယူဇက	lees	ယူဇက	zie	ယူဇက
ပုမိ	"	ပုမိ	blz.	7. 1.
မိကမိက	"	မိကမိက	"	19-7.
ပုဗ္ဗ	"	ပုဗ္ဗ	"	21-8 v.o.
ဘဏ	"	ဘဏ	"	46-6 v.o.
ဗျဗ္ဗရမာ	"	ဗျဗ္ဗရမာ	"	49-7.
မာမ္မ	"	မာမ္မ	"	59-2.
မာမ္မဗိက	"	မာမ္မဗိက	"	- 4.
ဇာဏ	"	ဇာဏ	"	111-3.
ရကဘိ	"	ရကဘိ	"	142-5.
မဟာဗျဗ္ဗ	"	မဟာဗျဗ္ဗ	"	180-3 v.o.
ရမာရမာဗျဗ္ဗ	"	ရမာရမာဗျဗ္ဗ	"	205-7 v. o.
	"	=	"	212-5 v.o.
မမာ	"	မမာ	"	220-1.
မမာဗျဗ္ဗ	"	မမာဗျဗ္ဗ	"	- 3.
မိဗ္ဗဗျဗ္ဗ	"	မိဗ္ဗဗျဗ္ဗ	"	233-1 o v.

အလှူပေးသူများနှင့် ပူးတွဲသော အထောက်အကူပြုရေးအဖွဲ့အစည်းများ
 မှတ်သားရန်အတွက် မိမိတို့အဖွဲ့အစည်း၏ အလှူပေးမှုများကို
 ပုံနှိပ်ထုတ်ဝေသော အထောက်အကူပြုရေးအဖွဲ့အစည်းများ

பித்திரி அம்பு அம்பு

သိက္ခာပုံပါးက ဇာနည်သရဖူဗွဲ့

[illegible]

ଆମିଆ

အထူးအထူး ဟိုဒေ ဟောပြောပါ။

စိန်ကံသင်္ကေတကောလိဂ်သမ္ဘာ

வினா (பு) 403

arga franco post f 1.35

Boekoe
Peratoeran
ROOI-REGLEMENT

hal bediriken roemah sebageinja di dalemkota
Soerakarta.

[illegible]

၇ ဖြစ်ပါသည်။

၁ မိကဆာ့ဂ် f 1,10 ပြာကဆာ့ဂ်ကဆာ့ဂ်
ကဆာ့ဂ်ကဆာ့ဂ်

Albert Rusche & Co, Soerakarta.



